

Digitized by
Digitized by

J



ဓမ္မစက္ခပဝဏ္ဏနသူတဲ့

ဓမ္မစက္ခပဝဏ္ဏနသူတဲ့

နမော တသာ ဘဂဝတော အရဟတော
သမ္မာသမ္မာခြသာ။

ဓမ္မစက္ခာအမွန်း

(က) ဘိက္ခာန် ပဉာဏ်နှင့်၊
လူသိပတန နာမကေ။
မိဂဒါယေ ဓမ္မဝရံ၊
ယံ တံ နိုဗာနပါပကံ။

(ခ) သဟမ္မတိနာမကေန၊
မဟာမြို့ဟျေန ယာစိတောာ။
စတုသစ္စံ ပကာသောက္နာ၊
လောကနာထော အဖေသယို့။

ဓမ္မဝက္ခာ

(၁) နှစိတ် သံ့ဖောင်ဟို၊
သံ့သမ္မတိ^{ဘွဲ့}သာမက်။
အံ့ဖြလာက ဟိုတူးသာယာ၊
မဗ္ဗာဂုံး ဘဏာမ ဟော။

(၃) ဓမ္မဝက္ခာနိဒါနီး
ငံးမေ သူတံး—

ကော် သမယံး ဘဂဝါ မာရာဏသိုံး ပို့
ရတိ ဗုဒ္ဓပတနေ့ မိဂဒါယော။

တြေ့ ခေါ် ဘဂဝါ ပဉာဏ်ရှိယော ဘိက္ခာ၊
အာမန္တာသိုံး—

(၂) အယုတ်တရား နှစ်ပါး
ခွေမေ ဘိက္ခာဝေ အန္တာ ပုံးဖြတေန န သေပိ-
တွေ့ဗာ။

ကတမေ ခွေ—

ယော စာယံ ကာမေသူ ကာမသုခလျှိုကာ-
န်ယောဂေါ် ဟိုနော ဂမွှာ ပေါ်ထွဲနိကာ
အနုရိယော အနူးသံ့ဟိုတောာ။

ယော စာယံ အတွက်လမထာန်ယောဂေါ်
ခုကွာ အနုရိယော အနူးသံ့ဟိုတောာ။

(၃) အထယ်အလတ် အကျင့်တရား

ငတေ ခေါ် ဘိက္ခဝေ ဥဘာာ အနော အနုပ-
ဂမ္မ မဏီမာ ပဋိပဒါ တထာဂတေန အဘိသမ္မခွဲ
စက္ကရဏီ ဉာဏာရဏီ ဥပသမာယ အဘိညာ-
ယ သမ္မာဓာယ နိမ္မာနာယ သံဝတ္ထတိ။

ကတမာ စ သာ ဘိက္ခဝေ မဏီမာ ပဋိပဒါ
တထာဂတေန အဘိသမ္မခွဲ စက္ကရဏီ ဉာဏ-
ကရဏီ ဥပသမာယ အဘိညာယ သမ္မာဓာယ
နိမ္မာနာယ သံဝတ္ထတိ။

အယမေဝ အရိုယာ အင္ဂာကာ မရှိ။

သေယျထိုး-

သမ္မာဒို့ သမ္မာသက်ပြေး သမ္မာဝါစာ သမ္မာ-
ကမ္မနော သမ္မာအာဇာပိုး သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာဓိ။

အယံ ခေါ် သာ ဘိက္ခဝေ မဏီမာ ပဋိပဒါ
တထာဂတေန အဘိသမ္မခွဲ စက္ကရဏီ ဉာဏ-
ကရဏီ ဥပသမာယ အဘိညာယ သမ္မာဓာယ
နိမ္မာနာယ သံဝတ္ထတိ။

(၄) ခုက္ခသစ္ာ

ဗုဒ္ဓ ခေါ် ပန် ဘိက္ခဝေ ခုက္ခ အရိယသစ္ာ။
 အာတိပါ ခုက္ခသ၊ ဇရာပါ ခုက္ခသ၊ မျှာမိပါ ခုက္ခသ၊
 မရဏံပါ ခုက္ခ၊ အပိုယေဟီ သမ္မယောဂေါ ခုက္ခသ၊
 ပိယေဟီ ဂိုပ္ပယောဂေါ ခုက္ခသ၊ ယံ့ပိစ္စံ နဲ လဘတိ
 တံပါ ခုက္ခ၊ သံ့ပိုဖွေန ပဉာပါဒါနက္ခန္တာ^a ခုက္ခသ။

(၅) သမုဒယသစ္ာ

ဗုဒ္ဓ ခေါ် ပန် ဘိက္ခဝေ ခုက္ခသမှုပယံ အရိယ-
 သစ္ာ။

ယာယံ တဏ္ဍာ ပေါ်နော်ဖွိုကာ^b နှိမ့်ရာဂ-
 သဟဂတာ^c တြော်တြော်ဘိနှိမ့်နှိမ့်။

သေယျထိုး-

ကာမတဏ္ဍာ ဘဝတဏ္ဍာ ဂိဘဝတဏ္ဍာ။

(၆) နိရောဓယသစ္ာ

ဗုဒ္ဓ ခေါ် ပန် ဘိက္ခဝေ ခုက္ခနိရောဓံ အရိယ-
 သစ္ာ။

ယော တသာယေဝ တဏ္ဍာယ အသေသ-
 ဂရာဂနိရောရော စာဂေါ ပဋိနိသာဂေါ မူလို
 အနာလယော။

a-ပဉာပါဒါနက္ခန္တာပိ (မူက္ခ) b-ပေါ်နောဘဝိကာ (မူက္ခ)

c-နှိမ့်ရာဂသဟဂတာ (မူက္ခ)

(၃) မဂ္ဂသစ္ာ

လုံး ခေါ် ပန် ဘိက္ခဝေ ခုက္ခ နိရောဓ ဂါမီနီ-
ပဋိပဒါ အရိယသစ္ား

အယမေဝ အရိယာ အငြိဂိုကာ မရှေ့။
သေယျထိုး—

သမ္မာဖို့ သမ္မာသက်ပြေ့ သမ္မာဝါစာ သမ္မာ-
ကမ္မာန္တာ သမ္မာအာဏီဝေါ သမ္မာဝါယာမော
သမ္မာသတိ သမ္မာသမာမိ။

(၄) ခုက္ခသစ္ာ၏ သွောက်

“လုံး ခုက္ခုံ အရိယသစ္ာ”၌ မေ ဘိက္ခဝေ ပုမ္ပါ
အနုန်သုတေသု ဓမ္မသု စက္ခို ဥအပါဖို၊ ဉာဏ်
ဥအပါဖို၊ ပညာ ဥအပါဖို၊ ဂဇ္ဇာ ဥအပါဖို၊ အာ-
လောကာ ဥအပါဖို။

(၅) ခုက္ခသစ္ာ၏ ကိုာက်

“တံ ခေါ် ပနိုံ ခုက္ခုံ အရိယသစ္ား ပရိညာ-
ယူ”၌ မေ ဘိက္ခဝေ ပုမ္ပါ အနုန်သုတေသု
ဓမ္မသု စက္ခို ဥအပါဖို၊ ဉာဏ် ဥအပါဖို၊ ပညာ
ဥအပါဖို၊ ဂဇ္ဇာ ဥအပါဖို၊ အာလောကာ ဥအပါဖို။

(၆) ခုက္ခသစ္ာ၏ ကုတ္တည်

“တံ ခေါ် ပနိုံ ခုက္ခုံ အရိယသစ္ား ပရိညာ-
တ”၌ မေ ဘိက္ခဝေ ပုမ္ပါ အနုန်သုတေသု

ဓန္တသူ စက္ခာ၊ ဥပဒါန၊ ဉာဏ် ဥပဒါန၊ ပညာ
ဥပဒါန၊ ဂီဇာ ဥပဒါန၊ အာလာကော ဥပဒါန။

(၁၁) သမုဒယသစွာ၌ သစ္စည်

“လျှော့ ခုက္ခသမှာယ် အနိယသစွာ”၌ မေ
ဘိက္ခဝေ ပုံမွေ အနန္တသုတေသူ ဓမ္မသူ စက္ခာ၊
ဥပဒါန၊ ဉာဏ် ဥပဒါန၊ ပညာ ဥပဒါန၊ ဂီဇာ
ဥပဒါန၊ အာလာကော ဥပဒါန။

(၁၂) သမုဒယသစွာ၌ ကိုဝည်

“က ခေါ် ပနိုင် ခုက္ခသမှာယ် အနိယသစွာ
ပဟာဗာဗွဲ”၌ မေ ဘိက္ခဝေ ပုံမွေ အနန္တသု-
တေသူ ဓမ္မသူ စက္ခာ၊ ဥပဒါန၊ ဉာဏ် ဥပဒါန၊
ပညာ ဥပဒါန၊ ဂီဇာ ဥပဒါန၊ အာလာကော ဥပဒါန။

(၁၃) သမုဒယသစွာ၌ ကတည်

“တ ခေါ် ပနိုင် ခုက္ခသမှာယ် အနိယသစွာ
ပဟိုန”၌ မေ ဘိက္ခဝေ ပုံမွေ အနန္တသုတေသူ
ဓမ္မသူ စက္ခာ၊ ဥပဒါန၊ ဉာဏ် ဥပဒါန၊ ပညာ
ဥပဒါန၊ ဂီဇာ ဥပဒါန၊ အာလာကော ဥပဒါန။

(၁၄) နိရောဓယသစွာ၌ သစ္စည်

“လျှော့ ခုက္ခနိရောဓိ အနိယသစွာ”၌ မေ
ဘိက္ခဝေ ပုံမွေ အနန္တသုတေသူ ဓမ္မသူ စက္ခာ

ဥပပါဒ၊ ဉာဏ် ဥပပါဒ၊ ပညာ ဥပပါဒ၊ 8ဇွဲ
ဥပပါဒ၊ အာလောကာ ဥပပါဒ။

(၁၅) နိရောဓသွား၏ ကိစ္စည်

“တံ ခေါ် ပနိုင် ခုက္ခနိရောဓံ အရိယသစ္စံ သစ္စံ-
ကာတ္တံ”၏ မေ ဘိက္ခဝေ ပုံမြေ အနန္တသုတေသူ
ဓမ္မသု စက္ခာ့ ဥပပါဒ၊ ဉာဏ် ဥပပါဒ၊ ပညာ
ဥပပါဒ၊ 8ဇွဲ ဥပပါဒ၊ အာလောကာ ဥပပါဒ။

(၁၆) နိရောဓသွား၏ ကတည်

“တံ ခေါ် ပနိုင် ခုက္ခနိရောဓံ အငိယသစ္စံ သစ္စံ-
ကတ”၏ မေ ဘိက္ခဝေ ပုံမြေ အနန္တသုတေသူ
ဓမ္မသု စက္ခာ့ ဥပပါဒ၊ ဉာဏ် ဥပပါဒ၊ ပညာ
ဥပပါဒ၊ 8ဇွဲ ဥပပါဒ၊ အာလောကာ ဥပပါဒ။

(၁၇) ဟဂ္ဂသွား၏ သွားည်

“လျှော့ ခုက္ခနိရောဓေဂါးနီ ပဋိပဒါ အရိယ-
သစ္စံ”၏ မေ ဘိက္ခဝေ ပုံမြေ အနန္တသုတေသူ
ဓမ္မသု စက္ခာ့ ဥပပါဒ၊ ဉာဏ် ဥပပါဒ၊ ပညာ
ဥပပါဒ၊ 8ဇွဲ ဥပပါဒ၊ အာလောကာ ဥပပါဒ။

(၁၈) ဟဂ္ဂသွား၏ ကိစ္စည်

“တံ ခေါ် ပနိုင် ခုက္ခနိရောဓေဂါးနီ ပဋိပဒါ
အငိယသစ္စံ ဘာဝတ္တံ”၏ မေ ဘိက္ခဝေ ပုံမြေ
အနန္တသုတေသူ ဓမ္မသု စက္ခာ့ ဥပပါဒ၊ ဉာဏ်

ဥာပါဒီ၊ ပညာ ဥာပါဒီ၊ ဂိဇ္ဇာ ဥာပါဒီ၊ အာ-
လောကာ ဥာပါဒီ။

(၁၉) မဂ္ဂသစွာ၌ ကတည်

“ဘဲ ခေါ် ပနိုဒ ဒုက္ခနရောခါမိန့် ပဋိပဒါ
အငိုယသံ့ ဘူးစာ”၏ မေ ဘိက္ခဝေ ပုံဖွေ
အနန္တယူတေသု ဓမ္မသူ ဝက္ခာ့ ဥာပါဒီ၊ ဉာဏ်
ဥာပါဒီ၊ ပညာ ဥာပါဒီ၊ ဂိဇ္ဇာ ဥာပါဒီ၊ အာ-
လောကာ ဥာပါဒီ။

(၂၀) ရှေးက ဘုရားဖြစ်ကြောင်း ဝန်မခံခဲ့ပုံ

ယာဝကီဝဇ္ဇ မေ ဘိက္ခဝေ ဉူမေသု စတူသု
အငိုယသငွေသု ၇၀ တိပနိုဝင့် ဒ္ဓိဒသာကာရု
ယထာဘူးတေသုနဲ့ န သုဝိသု၌ အဟောသိ။

နေဝ တာဝါဟ ဘိက္ခဝေ သအေဝက
လောက်း သမာရကာ သမြို့ဟော သသု-
မကမြို့ဟျော်ယာ ပဇာယ သအေဝမနဲ့သာယ
“အနုဇ္ဇရု သမ္မာသမ္မာစို အဘိသမ္မာဇ္ဇို” တိ
ပစ္စည်း။

(၂၁) ယခုပုံ ဘုရားဖြစ်ကြောင်း ပန်ခံပုံ

ယတော် စ ခေါ် မေ ဘိက္ခဝေ ဉူမေသု စတူသု
အငိုယသငွေသု ၇၀ တိပနိုဝင့် ဒ္ဓိဒသာကာရု
ယထာဘူးတေသုနဲ့ သုဝိသု၌ အဟောသိ။

အထားဟံ ဘိက္ခဝ သအေ၀ကေ လောက်
သမာရက် သမြိုဟ္မက် သသုမဏ္မြာဟ္မကိယာ
ပဇာယ သအေ၀မနဲသုာယ “အနဲ့ရုံ သမ္မာ-
သမ္မာစိုး အဘိသမ္မာရွှေ”တိ ပစ္စညာသိုး။

(jj) ප්‍රධාන සංග්‍රහක්ෂීය ප්‍රතිපාදන ව්‍යුද්‍ය ප්‍රතිපාදන ව්‍යුද්‍ය

ଭ୍ରମିତୁ ପଥ ମେ ଯତ୍କଣ୍ଠ ଉପରୀତି “ଆଗ୍ନିପ୍ରିୟ
ମେ ଧିର୍ମହିତୀ”, ଆଯ’ମହିତୀମା ଢାରୀ, ଫଳୀ ଏହିକି
ବୃଦ୍ଧିଲୋକୀ”ଟିଲା॥

(၂၃) ပွဲဝဂီရဟန်းတို့ တရားကိုနှစ်သက်ကြပုံ

କୁପ୍ରମଣେଶ ହାତୀ

အလွှာမနာ ပဉ္စဝဂိုယာ ဘိက္ခာ ဘဂဝတော
ဘာသိတံ့ အသိနှုန်းအို။

(၂၄) အရှင်ကောဇ္ဈာ သောတာပန်ဖြစ်ပုံ

ଜୁମହ୍ୟୁଁ ର ପକ୍ଷ ଦେଖିବାରଙ୍ଗତିରେ କାହାରେ
ଆଯବୁଦ୍ଧତାର କୋଣାଳ୍ପିଲୁଚୁ ଝିରି ଝିରି ମଳ୍ଲ
ଚମ୍ପଠକୁ ଉପରି “ଯେ କିନ୍ତୁ ବାମପଦ୍ମରେ ବାମପଦ୍ମରେ
ଫିରେଇବାକୁ”କୀ ॥

(၂၂) နတ်ပြဟ္မာတို့ ကောင်းချီးပေးပုံ

ပဝတ္ထိတေ စ ပန်' ဘဂဝတာ မွေးစလျှေ ဘုမ္မာ့
အော် သဒ္ဓ'မနသာဝေသုံး "တော် ဘဂဝတာ
မာရာကသိယံ ဗုသိပတနေ မိဂါဒါယေ အနတ္ထရုံ
မွေးစကြုံ ပဝတ္ထိတံ အပူးစိုးတို့ယံ သမကေန ဝါ
မြာဟ္မာကေန ဝါ အေဝန် ဝါ မာရေန ဝါ
မြာဟ္မာနာ ဝါ ကေနစိ ဝါ လောကသိုံး"တိ။

ဘုမ္မာနံ အေဝန် သဒ္ဓံ သူတွာ စာတုမဟာ-
ရာဇိကာ အော် သဒ္ဓ'မနသာဝေသုံး "တော်
ဘဂဝတာ မာရာကသိယံ ဗုသိပတနေ မိဂါဒါယေ
အနတ္ထရုံ မွေးစကြုံ ပဝတ္ထိတံ အပူးစိုးတို့ယံ သမ-
ကေန ဝါ မြာဟ္မာကေန ဝါ အေဝန် ဝါ မာရေန
ဝါ မြာဟ္မာနာ ဝါ ကေနစိ ဝါ လောကသိုံး"တိ။

စာတုမဟာရာဇိကာနံ အေဝန် သဒ္ဓံ သူတွာ
တာဝတို့သာ အော် သဒ္ဓ'မနသာဝေသုံး "တော်
ဘဂဝတာ မာရာကသိယံ ဗုသိပတနေ မိဂါ-
ယေ အနတ္ထရုံ မွေးစကြုံ ပဝတ္ထိတံ အပူးစိုးတို့ယံ
သမကေန ဝါ မြာဟ္မာကေန ဝါ အေဝန် ဝါ
မာရေန ဝါ မြာဟ္မာနာ ဝါ ကေနစိ ဝါ လော-
ကသိုံး"တိ။

တာဝတိသာန် ဒေဝါနံ သုဒ္ဓံ သူတွာ ယာမာ အေဝါ သုဒ္ဓံမန့်သာဝေသု “တော် ဘဂဝတာ ဗာရာဏသီယံ ဇူသိပတနေ မိဂဒါယေ အနတ္တရံ ဓမ္မစလဲံ ပဝတ္ထိတံ အပုဂ္ဂိုဝတ္ထိယံ သမဏေန ဝါ မြာဟ္မာဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ မြားနာ ဝါ ကေနစိ ဝါ လောကသိုံ”တိ။

ယာမာန် ဒေဝါနံ သုဒ္ဓံ သူတွာ တူသိတာ အေဝါ သုဒ္ဓံမန့်သာဝေသု “တော် ဘဂဝတာ ဗာရာဏသီယံ ဇူသိပတနေ မိဂဒါယေ အနတ္တရံ ဓမ္မစလဲံ ပဝတ္ထိတံ အပုဂ္ဂိုဝတ္ထိယံ သမဏေန ဝါ မြာဟ္မာဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ မြားနာ ဝါ ကေနစိ ဝါ လောကသိုံ”တိ။

တူသိတာန် ဒေဝါနံ သုဒ္ဓံ သူတွာ နိမ္မာနရတိ အေဝါ သုဒ္ဓံမန့်သာဝေသု “တော် ဘဂဝတာ ဗာရာဏသီယံ ဇူသိပတနေ မိဂဒါယေ အနတ္တရံ ဓမ္မစလဲံ ပဝတ္ထိတံ အပုဂ္ဂိုဝတ္ထိယံ သမဏေန ဝါ မြာဟ္မာဏေန ဝါ ဒေဝေန ဝါ မာရေန ဝါ မြားနာ ဝါ ကေနစိ ဝါ လောကသိုံ”တိ။

နိမ္မာနရတိနံ ဒေဝါနံ သုဒ္ဓံ သူတွာ ပရနိမ္မာ- ဝသဝတ္ထိ အေဝါ သုဒ္ဓံမန့်သာဝေသု “တော် ဘဂ- ဝတာ ဗာရာဏသီယံ ဇူသိပတနေ မိဂဒါယေ

အနိုင်ရုံ ဓမ္မစည် ပဝတ္ထိတံ အပူဇ္ဈိဝတ္ထိယံ သမ-
ကေန ၀၁ မြာဟ္မာကေန ၀၁ ဒေဝေန ၀၁ မာရေန
၀၁ မြာဟ္မာနာ ၀၁ ကေနစိ ၀၁ လောကသို့”တိ။

ပရနိမိတဝသဝတ္ထိနံ ဒေဝါနံ သဒံ သူတွာ
မြာဟ္မာကာယိကာ ဒေဝါ သဒံ’မန္ဒသာဆေသုံး“တံ
ဘဂဝတာ မာရာဏသိယံ ဇူသိပတနေ မိဂဒါ-
ယ အနိုင်ရုံ ဓမ္မစည် ပဝတ္ထိတံ အပူဇ္ဈိဝတ္ထိယံ
သမကေန ၀၁ မြာဟ္မာကေန ၀၁ ဒေဝေန ၀၁
မာရေန ၀၁ မြာဟ္မာနာ ၀၁ ကေနစိ ၀၁ လောက-
သို့”တိ။

ဉာဏ်ဟ တေန ခကေန တေန လယေန
တေန မူဟုတ္တန ယာဝ မြာဟ္မာလောကာ သဒ္ဓာ
အဖွဲ့ဂိုဏ်”။

(၂၆) တသောင်းသော လောကဓာတ် တုန်လှပ်ပုံ

အယဉ် အသသဟသိလောကဓာတု သံကမ္မိ
သမှကမ္မိ သမှဝေမီ။

(၂၇) အရောင်အလင်း ဖြစ်ပေါ်လာပုံ

အပူမာကော ၈ ဥဋ္ဌာရေ ဉာဘာသော
လောကေ ပါတုရဟောသိ အတိဇ္ဈမံ ဒေဝါနံ
ဒေဝါနာဘဝန္တိ”။

(၂၈) မြတ်စွဲဘုရား ဥပါန်းကျူးပုံ

အထ ခေါ် ဘဂဝါ ဇူမံ ဥဒါနံ ဥဒါနေသိ—
“အညာသိ ဝတ ဘော ကောဏ္ဍာညော၊ အညာသိ
ဝတ ဘော ကောဏ္ဍာညော” တိ။

ဇူတိဟိဒ် အာယဉ်တော ကောဏ္ဍာညေသာ
အညာသိကောဏ္ဍာညောတွေဝ နာမံ အဟောသိ။

(၂၉) အညာသိကောဏ္ဍာလ ရှင်ရဟန်းအဖြစ် တောင်းပုံ

အထ ခေါ်အာယဉ်ဘာ အညာသိကောဏ္ဍာညော
ဒီဇွဲဓမ္မာ ပတ္တဓမ္မာ ဂိုဏ်ဓမ္မာ ပရိယော-
ဂါဇွဲဓမ္မာ တိဏ္ဍာဂိုဏ်ဂိုဇ္ဇာ ဂိုဏ်ကထံကထော
ဝေသာရဇ္ဇာဖွော အပရပွဲယော သွေ့သာ-
သနေ ဘဂဝနှံ တော်ဝေါစ—

“လဘောယျာဟံ ဘန္တာ ဘဂဝတော သို့က
ပုံစွဲ၊ လဘောယျာ ဥပသမ္မာ” တိ။

(၃၀) ဟောဟိကျူရဟန်းအဖြစ် ရပုံ

“ဟော ဟိကျူ” တိ ဘဂဝါ အဝေါစ၊ သွာကွာ-
တော ဓမ္မာ၊ စရ မြှုဟ္မာစရိယံ သမ္မာ ဂုဏ်သာ
အန္တာဟရိယာယာတိ။ သာဝ တသာ အာယဉ်-
တော ဥပသမ္မာ အဟောသိတိ။

ဓမ္မဝက္ခပဝတ္ထနသုတေ နိုင်းတံ့။



ស្ថាបីបែង ចិកវ ិហុនពេជ្ជរំ នាខោខោកកោរោគតិណ

ဆရာတော် ဦးဗုံ

ဇွဲခြားသူတိ နိဘယ်

နမော တယ် ဘဂဝတော် အရဟတော်
သမ္မာသမ္မာခြားသူ။

မွှေ့ခြားဘဗုံး

(က-ခ) စတုသစ္စ၊ သစ္စာလေးပါးကို။ ပကာသော်၏၊
ပြတော်မှသော်။ လောကနာထော်၊ လူတို့၏ ကိုးကွယ်ရာ
ဖြစ်တော်မှသော် မြတ်စွာဘုရားသည်။ သဟမှတ် နာမကေန၊
သဟမှတ်အမည်ရှိသော်။ မဟာမြဟ္မန၊ မြတ်သော မြဟာ
မင်းသည်။ ယာစိတော်၊ တရားဟောစိမ့်သောင့် တောင်းပန်
အပ်သည်ဖြစ်၍။ ကူသိပတန နာမကေ၊ ဘုရား၊ ပစ္စကဗုဏ္ဍာ၊
အရိယာတို့၏ ကောင်းကင်မှ သက်ရာ၊ ကောင်းကင်သို့
တက်ရာ ဖြစ်၍ ကူသိပတန အမည်ရှိသော်။ မိဂဒါယော၊ သား
တို့အား ကေးမဲ့ပေးရာ မိဂဒါဝို့ သားပေါင်းစုံသည့် တော်
ရရှိ၍။ ပွဲဝို့နဲ့၊ ငါးယောက်အစု ရှိခြင်းကြောင့် ပွဲဝို့
အမည်ရှိကုန်သော်။ ဘိက္ခာ၍၊ ကောက္ခညာ၊ ဝါး၊ ဘဒ္ဒာယ,
ဘဟာနှုံးမှု၊ အသုလီ ရဟန်းတို့အား၊ နိုဗာနပါပကံ၊ နိုဗာနသို့
နုတ်စောက်သော်။ မွှေ့ဝရာ၊ မြတ်သောတရားဖြစ်သော်။
မွှေ့သူ့၊ အောက်ဖြင့် ခုံးကြေားအသနာတော်ရှိ၍။ အကော်မျိုး
ဟောတော်မှုပြီ။

(ဂ) သမ္မာဝေဟို၊ ခပ်သိမ်းကုန်သော သမ္မာတိနတ်၊
ဉာပတိနတ်၊ ဝိသုဒ္ဓနတ် တို့သည်။ ဝါ့၊ ခပ်သိမ်းကုန်သော

နတ်, ပြဟ္မာတို့သည်။ နှစ်တို့ နှစ်လိုအပ်သော။ သဗ္ဗသမ္မတို့
သံာကံ၊ ခပ်သမ်းသော လောက္း-လောက္တာရာ၊ ပစ္စပုန်-
သံာရာ စည်းစိမ်ကို ပြီးစေတတ်သော။ တဲ့ မဗ္ဗစက်း ထို့ မျှ
စကြာဒေသနာတော်ကို။ သဗ္ဗလောကဟိုတတ္တာယ်၊ ခပ်သမ်း
သော လောက၏ အစီးအပွဲးအကျိုးငါး။ ဟော၊ အိုးအရှင်
သူတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမ၊ ရွတ်ကြ
ကုန်အံး။

(c) ဓမ္မစကြာနိဒါန်း

ဘဏ္ဍာ ကသာပ၊ အရှင်မဟာကသာပ။ ကူး သူတွဲ့၊ ကြို ဓမ္မ
စက္း ပဝတ္တနသုတ်ကို။ မေ-မယာ၊ အကျွေးပ် အာနနှုနာထော်
သည်။ ဘဂဝတောာ၊ မြတ်စွာဘုရား၏။ သမ္မခါ၊ မျက်မှုံးက
တော်မှု။ ဝေး၊ ကြိုသို့။ သုတဲ့၊ ကြားလိုက်ရ၏။

ကော်၊ တပါးသော။ သမယံ၊ အခါ၌။ ဘဂဝါ၊ မြတ်စွာ
ဘုရားသည်။ ဗာရာကသံုယံ၊ ဗာရာကသံုပြည်၌။ ကူးသံုပတနှုံး
ကူးသံုပတနှုံး အမည်ရှိသော။ မိဂဒါယော၊ မိဂဒါဝိုန်တော်၌။
ဝိဟရတို့၊ နေတော်မူ၏။ တကြော် ခေါ်၊ ထို့ကူးသံုပတနှုံး မိဂဒါဝိုန်
တော်ဝယ် နေတော်မူသော အခါ၌။ ဘဂဝါ၊ မြတ်စွာဘုရား
သခင်သည်။ ပဉာဝဂီယော၊ ပဉာဝဂီ အမည်ရှိကုန်သော။ ဘိက္ခာ။
ရဟန်းတို့ကို။ အာမဇ္ဈားသံု၊ မိန့်တော်မူ၏။

(j) အယုတ်တရားနှစ်ပါး

ဘိက္ခာဝေး၊ ရဟန်းတို့။ ပုံံံံတေန၊ ရဟန်းဖြစ်သော
သူသည်။ ဒေါ်၊ နှစ်ပါးကုန်သော။ ကူးမေ အန္တာ၊ ကြို အယုတ်
တရားအစုတို့ကို။ နဲ့ သေဝိတဗ္ဗာ၊ မမို့ဝဲအပ်ကုန်။

ဒွေ အန္တာ၊ ရဟန်းတို့ မမြှုပ်အပ် ကုန်သော အယုတ်
တရား နှစ်ပါးအစုတို့သည်။ ကတမေ၊ အဘယ်သည်တို့
နည်း။

ဟိန္ဒာ၊ ယုတ်သော။ ဂါမ္မာ^{*}၊ ရွာသူတို့၏ဥစ္စာဖြစ်သော။
ပေါထွဲနိကာ၊ ပုထွဲနှင့်တို့၏ အလေ့အကျက်ဖြစ်သော။ အန်-
ရိယော၊ အရိယာတို့၏ ဥစ္စာမဟုတ်သော။ အနတ္ထသံဟိတာ၊
စီးပွားချမ်းသာ ဖြစ်ကြောင်းနှင့် မစပ်သော။ ကာမေသူ၊
တေဘူးမက တရားတည်းဟူသော ဝတ္ထုကာမတို့။ ကာမ-
သူခလ္လာကာနှယောဂါ၊ ဆန္ဒရာဂတည်းဟူသော ကံလေသာ
ကာမနှင့် ယဉ်သော ချမ်းသာကို အဘန်တလဲလဲ ခံစားခြင်းဟု
ဆိုအပ်သော။ ယော စာယံ-ယော စ အယံ အန္တာ၊
အကြောင် အစုသည်ငှုံး။ ခုကြား၊ ဗူးပြောင့်ကိုမြှုပ်
အပ်ခြင်း စသည်ဖြင့် ဆင်းရဲကို ဆောင်တတ်သော။ အနရိယော၊
အရိယာမဟုတ်သော တံတို့ဘို့၏ ဥစ္စာဖြစ်သော။ အနတ္ထသံဟိ-
တာ၊ စီးပွားချမ်းသာဖြစ်ကြောင်းနှင့် မစပ်သော။ အတ္ထ-
ကံလေမသာနှယောဂါ၊ မိမိကိုယ်၏ ပင်းန်းခြင်းကို အဘန်
တလဲလဲ ဖြစ်စေတတ်သော။ ယော စာယံ-ယော စ အယံ
အန္တာ၊ အကြောင် အစုသည်ငှုံး။ ဒွေ အန္တာ၊ အယုတ်တရား၊
နှစ်ပါးအစု မည်ကုန်၏။

(၃) အလယ်အလတ် အကျင့်တရား

ဘိက္ခဝေ၊ ရဟန်းတို့။ ငော ခေါ ဥဘော အန္တာ၊ ကို
ကာမသူခလ္လာကာနှယောဂါ၊ အတ္ထကံလေမထာနှယောဂါ၊ ဟူသော
အယုတ်တရား နှစ်ပါးအစုတို့ကို။ အန်ပကမ္မ၊ ပက်၏၌
တထာဂတေန၊ ငါဘုရားသည်။ အဘိသမ္မခြား၊ ထိုးလွှဲ၏၌

သိတော် မူအပ်သော။ စက္ခကရန္တီ၊ သစ္စာလေးပါးကို
မြင်တတ်သော ပညာမျက်စိကို ပြုတတ်သော။ ဉာဏ်ရန္တီ၊
သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော။ မဏီမာ၊ ကာမ
သူခလ္လာကာန့်ယောဂ သသာတိုင့် ဟူသော တခုသော အစုံ
အတ္ထကိုလမထာန့်ယောဂ ဥဇ္ဈာဒိုင့် ဟူသော တခုသောအစုံ၏
အလယ်၌ ဖြစ်သော။ ပဋိပဒါ ဝင့်ဆင်းရဲမှ ထွက်မြောက်
ခြင်းကို အလိုရှိသော သူတို့သည် ကျင့်အပ်သော အကျင့်သည်။
ဥပသမာယ၊ ကိုလေသာဌှမ်းခြင်း တည်းဟူသော သူပါဒီ-
သေသ နိဗ္ဗာန်အကျိုးငှါး။ အဘိဉာဏ်၊ သစ္စာလေးပါးကို
ထူးသောဉာဏ်ဖြင့်သိခြင်းငှါး။ သမ္မာဓာယ၊ သစ္စာလေးပါးကို
ကောင်းစုံ သိခြင်းငှါး။ နိဗ္ဗာန်သမာယ၊ အနုပါဒီသေသ နိဗ္ဗာန်
အကျိုးငှါး။ သံဝတ္ထတို့၊ ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တထာဂတေန၊ ငါဘုရားသည်။
အဘိသမ္မာဌှေး၊ ထိုးထုင်းရှုသိတော်မူအပ်သော။ စက္ခကရန္တီ၊
သစ္စာလေးပါးကို မြင်တတ်သော ပညာမျက်စိကို ပြုတတ်
သော။ ဉာဏ်ရန္တီ၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်
သော။ ယာ မဏီမာပဋိပဒါ အကြောင်အလတ်ဖြစ်သော အကျင့်
သည်။ ဥပသမာယ၊ ကိုလေသာဌှမ်းခြင်း တည်းဟူသော
သူပါဒီသေသ နိဗ္ဗာန်အကျိုးငှါး။ အဘိဉာဏ်၊ သစ္စာလေးပါး
ကို ထူးသောဉာဏ်ဖြင့် သိခြင်းငှါး။ သမ္မာဓာယ၊ သစ္စာ
လေးပါးကို ကောင်းစုံ သိခြင်းငှါး။ နိဗ္ဗာန်သမာယ၊ အနုပါဒီသေသ
နိဗ္ဗာန်အကျိုးငှါး။ သံဝတ္ထတို့၊ ဖြစ်၏။

သာ မဏီမာ ပဋိပဒါ ထိုအလတ်ဖြစ်သော အကျင့်
သည်။ ကတော်စ၊ အဘယ်နည်း။

အရိယော၊ မြတ်သော၊ အင့်ဂိုကော၊ အကိုရှစ်ပါးနှင့်ပြည့်
စုံသော၊ အယမေဝ မရှိပါ၊ ဉ်ဗိုမ်းလျှင်တည်း။

လူဗုံး-မဂ္ဂုံး၊ ဉ်ဗို မဂ္ဂုံးသည်။ သေယျထာ-ကတမံ၊
အဘယ်နည်း။

- (၁) သမ္မာဒီးခိုး၊ ကောင်းစွာမြင်ခြင်း။
- (၂) သမ္မာသက်ပြေး၊ ကောင်းစွာကြံးခြင်း။
- (၃) သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း။
- (၄) သမ္မာကမ္မာန္တာ၊ ကောင်းစွာပူးခြင်း။
- (၅) သမ္မာအားလီဝါ၊ ကောင်းစွာအသက်မွေးခြင်း။
- (၆) သမ္မာဝါယာမော၊ ကောင်းစွာ အားထုတ်ခြင်း။
- (၇) သမ္မာသတိ၊ ကောင်းစွာ အောက်မွေးခြင်း။
- (၈) သမ္မာသမာဓိ၊ ကောင်းစွာ တည်ကြည်ခြင်း။

လူဗုံး-ဓမ္မလာတံ့၊ ဉ်ဗို ရှစ်ပါးသော သဘောတရားသည်။
မဂ္ဂုံး၊ မဂ္ဂုံးမည်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ တထာဂတနာ၊ ငါဘုရားသည်။
အဘိသမ္မာဒုံး၊ ထိုးထွင်းရှု သိအပ်သော။ ဝက္ခာကရဏီ၊ သစ္စာ
လေးပါးကို မြင်တတ်သော ပညာမျက်စိကို ပြုတတ်သော။
ညဏာကရဏီ၊ သစ္စာလေးပါးကို သိခြင်းကို ပြုတတ်သော။
အယံ ခေါ်သာ မဏ္ဍားမာ ပဋိပဒါ၊ ဉ်ဗို မဂ္ဂုံးရှစ်ပါးတည်းဟူသော
အလတ်ဖြစ်သော အကျင့်သည်။ ဥပသမာယ၊ ကိုလေသာ
ပြုမ်းခြင်း တည်းဟူသော သူပါဒီသေသ နိုဗာန် အကျိုးငါး။
အဘိညာသ၊ သစ္စာလေးပါးကို ထူးသောညားဖြင့် သိခြင်းငါး။
သမ္မာဓမ္မ၊ သစ္စာလေးပါးကို ကောင်းစွာ သိခြင်းငါး။ နိုဗာ-
နာယ၊ အနုပါဒီသေသ နိုဗာန် အကျိုးငါး။ သံဝတ္ထာတိ၊ ဖြစ်၏။

(၅) ဒုက္ခသစ္ဓ

ဘိက္ခဝေ၊ ရဟန်းတို့။ ၃၁တိပါ၊ ပဋိသန္ဓာန္ဒရခြင်းသည်
လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ၃၂တိပါ၊
ဆိုးရွား ဟောင်းမြင်း အိုမြင်း ရင့်ရော် ရခြင်း သည်လည်း။
ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင်း ဖြစ်၏။ ဗျာဗိုပါ၊ ဖျားနာရ
ခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏အကြောင့် ဖြစ်၏။
မရကုပါ၊ သေရခြင်း သည် လည်း။ ဒုက္ခာ၊ ဆင်းရဲခြင်း၏
အကြောင်း ဖြစ်၏။ အပို့ယေဟီ၊ မချုပ် မနှစ်လို အပ်သော
သတ္တဝါသခံရတိနှင့်။ သမ္မတယေဂါ၊ အတူတက္က ပေါင်းယျဉ်ရ
ခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ ပိယေဟီ၊ ချုပ်နှစ်လို
အပ်သော သတ္တဝါသခံရတိနှင့်။ ဝိပ္ပယေဂါ၊ ကျွန္တုင်း
ကင်းကွာရဲခါ ဖဲကြုံ မပေါင်းယျဉ်ရခြင်းသည်လည်း။ ဒုက္ခာ၊
ဆင်းရဲ၏။ ယံပိုစ္စား၊ အကြောင်းပဋိသန္ဓာန္ဒရခြင်းစသော သကော
တရား ငါ့အား မဖြစ်ပါမူ ကောင်းလေစွာ စသည်ဖြင့် တောင့်တ
ခြင်းကို။ န လဲဗ္ဗာတို့။ မရအပ်။ တံ့ပါ၊ ထို တောင့်တတိုင်း မရ
ခြင်းသည်လည်း။ ဒုက္ခာ၊ ဆင်းရဲ၏။ သံခိုတ္ထန၊ အကျဉ်း အား
ဖြင့်။ ပွဲ့၊ ငါ့ပါးကန်သော။ ဥပါဒါနက္ခန္ဓာပို့။ ဥပါဒါနက္ခန္ဓာ
အာရုံဖြစ်သော ခန္ဓာတိသည်လည်း။ ဒုက္ခာ၊ ဆင်းရဲကုန်၏။

ଗୁଡ଼ କେବି ପନ୍ଧ-ଠମ୍ବଲାତାର୍ତ୍ତା, ଶ୍ରୀ ଜାତୀ-ଆଶଣ୍ଟିଯେବା ତଥା
ବନ୍ଦୁଙ୍କୁ ଅନ୍ତର୍ମାତ୍ରରେ ଆଶଣ୍ଟିଯେବା । ଆଶିଯାତ୍ମକୁ ଆଶିଯାତ୍ମକୁ
ହିତାର୍ଥରେ ବନ୍ଦୁଙ୍କୁ ଆଶଣ୍ଟିଯେବା ।

(g) ବାଲ୍ପରିଯବ୍ଦୀ

ହୀନ୍ତୁରେ ରହିଛନ୍ତି । ଯାଏ ତାଙ୍କୁବା ଆଗ୍ରହ ଲେବାବା
ବନ୍ଦ । ପିନ୍ଧେବାଜ୍ଞାନିଙ୍କୁ ତାଙ୍କ ବାଂଚିଲା କି ପ୍ରତିଷ୍ଠାତା

သောအလေးရှိ၏။ နှစ်ရာကသဟဂတာ၊ နှစ်သက်ခြင်း၊ တပ်ခြင်း
ဖြစ်၍ ဖြစ်၏။ တဗျာ တဗျာ၊ ထိုထို ကိုယ်၏ အဖြစ်၊ ထိုထို
အာရုံး၍။ အဘိန္ဒိန္ဒိ၊ အလွန် နှစ်သက်တတ်၏။

ဤ-သော တက္ကာ၊ ဤ တက္ကာသည်။ သေယျထာ-
ကတမာ၊ အဘယ်နည်း။

ကာမတက္ကာ၊ ရူပါရှိစသောဝတ္ထုကာမကို တပ်တတ်သော
တက္ကာလည်းကောင်း။ ဘဝတက္ကာ၊ သသာတီးနှင့် တက္
ဖြစ်သော တက္ကာလည်းကောင်း။ ဝိဘဝတက္ကာ၊ ဥဇ္ဈာဒီးနှင့်
တက္ကဖြစ်သော တက္ကာလည်းကောင်း။

ဤ ခေါ်ပန်-ဓမ္မလာတဗျာ၊ ဤတက္ကာဟူသော သဘောတရား
သည်။ ဒုက္ခသမ္မဒုယ်၊ ဒုက္ခ၏အကြောင်းဖြစ်သော။ အရိယ-
သစ္စ၊ အရိယာတို့သည်သို့အပ်သော သစ္စာမည်၏။

(၆) နိရောဓသစ္စာ

ဘိက္ခဝေ၊ ရဟန်းတို့။ တသာယေဝ တက္ကာယ၊ ထိုကာမ
တက္ကာစသည်ဖြင့် ဝေဘန်အပ်သော လောဘ၏ သာလျှင်။
ယော အသေသိရာကနိရောဓော၊ အကြောင်းမဲ့ တပ်ခြင်း
ကင်းရ၊ ချုပ်ရာဖြစ်သော နိဗ္ဗာန်သည်။ ယောစာဂေါ်၊ အကြောင်း
စွဲနှင့်ရာဖြစ်သော နိဗ္ဗာန်သည်။ ယော ပဋိနိသာဂေါ်၊ အကြောင်း
ဝေးစွာ စွဲနှင့်ရာဖြစ်သော နိဗ္ဗာန်သည်။ ယော မူတို့၊ အကြောင်း
လွှတ်ရာဖြစ်သော နိဗ္ဗာန်သည်။ ယော အနာလယော၊ အကြောင်း
ကပ်ပြီခြင်းကင်းရာဖြစ်သော နိဗ္ဗာန်သည်။ အတို့၊ ရှိ၏။

ဤ ခေါ်ပန်-ဓမ္မလာတဗျာ၊ ဤနိဗ္ဗာန်ဟူသော သဘောတရား
သည်။ ဒုက္ခနိရောဓော၊ ဒုက္ခ၏ချုပ်ရာဖြစ်သော။ အရိယသစ္စာ၊
အရိယာတို့သည် သို့အပ်သော သစ္စာမည်၏။

(2) မဂ္ဂသစ္စာ

ဘုက္ခဝေ၊ ရဟန်းတို့။ အရိယော၊ မြတ်သော့။ အယမေဝ
မဂ္ဂါ၊ ဉီမဂ်သည်လျှင်။ အင်ဂိုကော့၊ အဂ်ဂျူစပါးနှင့်
ပြည့်စုံ၏။

လူဗုံ-မဂ္ဂုံး၊ ဉီ မဂ္ဂုဏ်သည်။ သေယျထာ-ကတမံ၊
အဘယ်နည်း။

- (၁) သမ္မာဒို့ဗို့၊ ကောင်းစွာမြင်ခြင်း။
- (၂) သမ္မာသက်ပြော၊ ကောင်းစွာကြုံခြင်း။
- (၃) သမ္မာဝါစာ၊ ကောင်းစွာဆိုခြင်း။
- (၄) သမ္မာကမ္မာန္တာ၊ ကောင်းစွာပြုခြင်း။
- (၅) သမ္မာအာဏီဝေါ၊ ကောင်းစွာအသက်ဖွေးခြင်း။
- (၆) သမ္မာဝါယာမော့၊ ကောင်းစွာအားထုတ်ခြင်း။
- (၇) သမ္မာသတို့၊ ကောင်းစွာအောက်မေးခြင်း။
- (၈) သမ္မာသမာဓိ၊ ကောင်းစွာတည်ကြည်ခြင်း။

လူဗုံ ခေါ်ပန်-မမ္မာတဲ့၊ ဉီ မဂ္ဂုဏ်ရှစ်ပါး တရားသည်လျှင်။
ဒုက္ခနိုင်းမောက်ပို့နိုင် ပဋိပဒါ၊ ဒုက္ခ၏ချုပ်ရာ နိုဗာန်သို့ ရောက်
ကြောင်း အကျင့်ဖြစ်သော့။ အရိယာသစ္စာ၊ အရိယာတို့သည်
သိအပ်သော သစ္စာမည်၏။

(ဂ) ဒုက္ခသစ္စာ၌ သစ္စာောက်

[သစ္စာလေးပါးကို သရုပ်အားဖြင့် ပြတော်မူပြုး၍ ဉီ
သစ္စာလေးပါး၌ သစ္စာောက်၊ ကိုဗာောက်၊ ကတ္တာောက် ဟာသော
အပြန်သုံးပါးကို ပြတော်မူခြင်းငါ့ “လူဗုံ ဒုက္ခ” အစုံးသော
အသနာတော်ကို မိန့်တော်မူသည်။]

ဘိုက္ခဝေ၊ ရဟန်းတို့။ လူဗုံ၊ ဉီ တက္ကာကြည်သော ကော်
ဘူမက တရားသည်။ ဒုက္ခုံ၊ ဒုက္ခဖြစ်သော့။ အရိယာသစ္စာ၊

အရိယသစ္စာမည်၏။ လူတိ၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။
 ပုံမွေ၊ ဘုရားဖြစ်သည်မှ ရှေး၍။ အနုနှယ့်တေသု၊ မကြားစဘူး
 ကုန်သော်။ ဓမ္မသု၊ သစ္စာတရားတို့၍။ စက္ခိုံ၊ ဒုက္ခသစ္စာကို
 မြင်တတ်သော ပညာမျက်စီသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။
 ဉာဏ်၊ ဒုက္ခသစ္စာကို သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။
 ပညာ၊ ၃၁တိဒုက္ခ-စသည်ကို အပြားအားဖြင့် သိခြင်းသည်။
 ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပို့ဗာ၊ ဒုက္ခသစ္စာကို ထိုးထွင်း၍
 သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော၊
 ဒုက္ခသစ္စာကို ဖုံးလမ်းတတ်သော မောဟ တည်းဟူသော
 အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်းလင်း
 သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဤကား ဒုက္ခသစ္စာ၌ သစ္စာည်]

(၉) ဒုက္ခသစ္စာ၌ ကိစ္စည်

ဘိက္ခဝေ၊ ရဟန်းတို့။ တံ ခေါ်ပနီဒံ ဒုက္ခုအရိယသစ္စာ၊ ထိုး
 ဒုက္ခဖြစ်သော အရိယသစ္စာကို။ ပရီညူယံး၊ ဤတရားကား
 ဒုက္ခတည်း၊ ဤဒုက္ခကား ဤမျှသာတည်း၊ ဤယက် အလွန်,
 ဤမှုအောက် အယုတ်မရှိဟု ထက်ဝန်းကျင်မှ ပိုင်းခြား၍
 သိအပ်၏။ လူတိ၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။ ပုံမွေ၊
 ဘုရားဖြစ်သည်မှ ရှေး၍။ အနုနှယ့်တေသု၊ မကြားစဘူးကုန်
 သော်။ ဓမ္မသု၊ သစ္စာတရားတို့၍။ စက္ခိုံ၊ ဒုက္ခသစ္စာကို
 မြင်တတ်သော ပညာမျက်စီသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။
 ဉာဏ်၊ ဒုက္ခသစ္စာကို သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။
 ပညာ၊ ၃၁တိဒုက္ခ-စသည်ကို အပြားအားဖြင့် သိခြင်းသည်။

ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ ဒုက္ခသစ္ာကို ထိုးထွင်း၍
သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော၊
ဒုက္ခသစ္ာကို ဖုံးလွမ်းတတ်သော မောဟတည်းဟူသော
အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအနောင်အလင်း
သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဉ်ကား ဒုက္ခသစ္ာ၌ ကိစ္စည်]

(၁၀) ဒုက္ခသစ္ာ၌ ကတည်

ဘိက္ခဝေ၊ ရဟန်းတို့။ တဲ့ ခေါ် ပနိုင် ဒုက္ခ အရိယသစ္ာ့၊
ထို ဒုက္ခဖြစ်သော အရိယသစ္ာကို။ ပရီညာတဲ့ ဉြှတရားကား
ဒုက္ခတည်း၊ ဉြှဒုက္ခကား ဉြှမျှသာတည်း၊ ဉြှယက် အလွန်၊
ဉြှမှုအောက် အယုတ် မရှိဟု ထက်ဝန်းကျင်မှ ပိုင်းခြား၍
သိအပ်ပြီ။ ဣတို့၊ ဉြှသို့။ မေးမယာ၊ ငါဘူရားသည်။ ပုံမွှေ့၊
ဘူရားဖြစ်သည်မှ ရွှေး၍။ အနန္တသူတေသူ၊ မကြားစဘူးကုန်
သော့။ ဓမ္မသူ၊ သစ္ာတရားတို့၍။ စက္ခိုး၊ ဒုက္ခသစ္ာကိုမြင်
တတ်သော ပညာမျက်စီသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်၊
ဒုက္ခသစ္ာကို သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊
အာတိဒုက္ခ-စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒီ၊
ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ ဒုက္ခသစ္ာကို ထိုးထွင်း၍ သိခြင်းသည်။
ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော၊ ဒုက္ခသစ္ာကို ဖုံးလွမ်း
တတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီး
တတ်သော ပညာအနောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှား
ဖြစ်၏။

[ဉ်ကား ဒုက္ခသစ္ာ၌ ကတည်]

(၁၁) သမုဒ္ဒသစွာ၌ သစ္စည်

ဘိက္ခဝေ၊ ရဟန်းတို့၊ လူဗုံ၊ ဤ တကျာဟူသော လောဘ သည်။ ဒုက္ခသမုဒ္ဒယံ၊ ဒုက္ခ၏အကြောင်းဖြစ်သော့၊ အရိယ-သစ္စာ၊ အရိယသစွာမည်၏။ လူတို့၊ ဤသို့။ မေ-မယာ၊ ငါဘုရား သည်။ ပုံမွေ၊ ဘုရားဖြစ်သည်မှ ရှေ့၌။ အနန္တသုတေသာ၊ မကြားစသားကုန်သော့၊ ဓမ္မေသု၊ သစွာတရားတို့၌။ စက္ခုံ၊ သမုဒ္ဒသစွာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒီ၊ ကင်ရှားဖြစ်၏။ ဉာဏ်၊ သမုဒ္ဒသစွာကိုသိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊ တရားကိုယ်အားဖြင့် တပါး၊ အခြင်း အရာအားဖြင့် ကာမတကျာ၊ ဘဝတကျာ၊ ဝိဘဝတကျာ ဟူ၍ သုံးပါး၊ ရှုပတကျာ၊ သခြားတကျာ၊ ဂန္ဓတကျာ၊ ရသတကျာ၊ ဖော်ပွဲတကျာ၊ ဓမ္မတကျာဟူ၍ အာရုံအားဖြင့် ကဆယ့်ရှစ်ပါး၊ အဏ္ဍတ္ထာ၊ ဗဟို့သန္တာန်အားဖြင့် သုံးဆယ့်ခြောက်ပါး၊ အတိတ်၊ အနာဂတ်၊ ပစ္စာပွဲန် ကာလသုံးပါးအားဖြင့် တရာ့ရှစ်ပါးရှိ၏ဟု အပြားအားဖြင့်သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ သမုဒ္ဒသစွာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော့၊ သမုဒ္ဒသစွာကို ဖုံးလှမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဤကား သမုဒ္ဒသစွာ၌ သစ္စည်]

(၁၂) သမုဒ္ဒသစွာ၌ ကိစ္စည်

ဘိက္ခဝေ၊ ရဟန်းတို့၊ တံ ခေါ် ပနိုင် ဒုက္ခသမုဒ္ဒယံ အရိယ-သစ္စာ၊ ထို့ဒုက္ခ၏အကြောင်းဖြစ်သော အရိယသစွာကို။ ပဟာ-

တဗ္ဗံ၊ ဒီ၌၊ ဝိစိကိစ္စ သသမ္မယုတ်ကို သောတာပတ္တိမဂ်ဖြင့်၊ ကာမ
ရှာကို အနာဂတ်မဂ်ဖြင့်၊ ရူပရှာ၊ အရူပရှာကို အရဟတ္တ
မဂ်ဖြင့် ပယ်အပ်၏။ လူတို့ ဉ်သို့။ မေ-မယာ၊ ငါဘုရားသည်။
ပုံမွေ၊ ဘုရားပြစ်သည်မှ ရွှေးခြား။ အနုနှင့်တေသုံ၊ မကြားစဘူး
ကုန်သော။ ဓမ္မသုံ၊ သစ္စာတရားတို့။ စက္ခိုး၊ သမုဒယသစ္စာကို
မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားပြစ်၏။
ဘဏ်၊ သမုဒယသစ္စာကို သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှား
ပြစ်၏။ ပညာ၊ တရားကိုယ်အားဖြင့် တပါး၊ အခြင်းအနာ
အားဖြင့် ကာမတက္ာာ၊ ဘဝတက္ာာ၊ ဝိဘဝတက္ာာ၊ ရသတက္ာာ၊ ဖောင့်မြတ်တက္ာာ၊
ဓမ္မတက္ာာဟူ၍ အာရုံအားဖြင့် တဆယ့်ရှုစ်ပါး၊ အဲဖျော်၊ ဗဟို
သန္တာန်အားဖြင့် သုံးဆယ့်ခြောက်ပါး၊ အတိတ်၊ အနာဂတ်၊
ပစ္စပုန် ကာလသုံးပါးအားဖြင့် တရာ့ရှုစ်ပါးရှုံးလူ အပြား
အားဖြင့် သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားပြစ်၏။ ဝိဇ္ဇာ၊
သမုဒယသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှား
ပြစ်၏။ အာလောကော၊ သမုဒယသစ္စာကို ဖုံးလမ်းတတ်သော
မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော
ပညာအရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားပြစ်၏။

[ဉ်ကား သမုဒယသစ္စာ၌ ကိစ္စာ်]

(၁၃) သမုဒယသစ္စာ၌ ကတည်

ဘိက္ခဝေ၊ ရဟန်းတို့။ တဲ့ ခေါ် ပနိဒ် ဒုက္ခသမုဒယ အရိယ-
သစ္စာ၊ ထိုးဒုက္ခ၏အကြောင်းပြစ်သော အရိယသစ္စာကို။ ပဟိနံ၊
မဂ်လေးပါးဖြင့် အကြောင်းမဲ့ ပယ်အပ်ပြီ။ လူတို့ ဉ်သို့။ မေ-

မယာ၊ ငါဘုရားသည်၊ ပုံဖွဲ့၊ ဘုရားဖြစ်သည်မှ ရှေး၌။ အန-
နုသူတေသူ၊ မကြားစဘူးကုန်သော။ ဓမ္မသူ၊ သစ္စာတရား
တို့။ စက္ခာ၊ သမုဒယသစ္စာကို မြင်တတ်သော ပညာမျက်စိ
သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်၊ သမုဒယသစ္စာကို
လိုခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊ တရားကိုယ်
အားဖြင့် တပါး၊ အခြင်းအရာအားဖြင့် ကာမတက္ခာ၊ ဘဝ
တက္ခာ၊ ဝိဘဝတက္ခာ ဟူ၍ သုံးပါး၊ ရှုပတက္ခာ၊ သခြာတက္ခာ၊
ဂန္ဓတက္ခာ၊ ရသတက္ခာ၊ ဖော်ပွဲတက္ခာ၊ ဓမ္မတက္ခာဟူ၍ အာရုံ
အားဖြင့် တဆယ့်ရှစ်ပါး၊ အားလုံး၊ ဗဟိုဒ္ဓ သန္တာန်အားဖြင့်
သုံးဆယ့်ခြောက်ပါး၊ အတိတ်၊ အနာဂတ်၊ ပစ္စာပြန် ကာလ
သုံးပါးအားဖြင့် တရုံးရှစ်ပါးရှိ၏ဟု အပြားအားဖြင့် သိခြင်း
သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ သမုဒယသစ္စာကို ထိုး
ထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလော-
ကော၊ သမုဒယသစ္စာကို ဖုံးလုံမ်းတတ်သော မောဟတည်းဟု
သော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်
အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဉာဏ်၊ သမုဒယသစ္စာ၌ ကတည်]

(၁၄) နိရောဓသစ္စာ၌ သစ္စာည်

ဘိက္ခဝေ၊ ရဟန်းတို့၊ ဣဗုံး၊ ဉာဏ်နိုံာန်သည်။ ဒုက္ခနိရောဓံ၊
ဒုက္ခ၏ ချုပ်ရာဖြစ်သော။ အရိယသစ္စာ၊ အရိယသစ္စာ မည်၏။
ဣဗုံး၊ ဉာဏ်၌။ မော-မယာ၊ ငါဘုရားသည်။ ပုံဖွဲ့၊ ဘုရားဖြစ်
သည်မှ ရှေး၌။ အနုသူတေသူ၊ မကြားစဘူးကုန်သော။
ဓမ္မသူ၊ သစ္စာတရားတို့။ စက္ခာ၊ နိရောဓသစ္စာကို မြင်တတ်
သော ပညာမျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်

နိရောဓသစ္စာကို သိတတ်သော ဉာဏ်သည်။ ဥဒပါဒီ၊ ထင်ရှား ဖြစ်၏။ ပညာ၊ တရားကိုယ်အားဖြင့် တပါး၊ သူပါဒီသေသာ၊ အနုပါဒီသေသာ-အားဖြင့် နှစ်ပါး၊ သူညတ်၊ အနိမိတ္ထာ၊ အပွဲ့ကိုတ်-အားဖြင့် သုံးပါးရှုံး၏ဟု အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ နိရောဓသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလာကော၊ နိရောဓသစ္စာကို ပုံးလူမှုးတတ်သော မောဟတည်းဟူသော အမိက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အနောင် အလင်း သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဤကား နိရောဓသစ္စာ၏ သစ္စာဉ်]

(၁၅) နိရောဓသစ္စာ၏ ကိစ္စဉ်

ဘိက္ခဝေ၊ ရဟန်းတို့။ တံ ခေါ် ပနိဒီ ဒုက္ခနိရောစံ အရိယ-သစ္စာ၊ ထိုး ဒုက္ခ၏ချုပ်စုဖြစ်သော အရိယသာ ဪကို။ သစ္စာကာ-တ္ထာ၊ ဦးညက်၊ ပိုလ်ညက်၊ ပစ္စဝေက္ခကာညက်ဖြင့် မျက်မှာက် ပြုအပ်၏။ လူတို့၊ ဤသို့။ မေ-မယာ၊ ငါဘူရားသည်။ ပုံးမွှေ့၊ ဘုရားဖြစ်သည်မှ ရှေး၏။ အနုသုတေသု၊ မကြားစဘူးကုန် သေား၊ ဓမ္မာသု၊ သစ္စာတရားတို့၏။ စက္ခုံး၊ နိရောဓသစ္စာကို မြင်တတ်သော ပညာမျက်စီသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊ တရားကိုယ်အားဖြင့် တပါး၊ သူပါဒီသေသာ၊ အနုပါဒီသေသာ-အားဖြင့် နှစ်ပါး၊ သူညတ်၊ အနိမိတ္ထာ၊ အပွဲ့ကိုတ်-အားဖြင့် သုံးပါးရှုံး၏ဟု အပြားအား ဖြင့် သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ နိရော

သစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော၊ နိဇ္ဇာဓမ္မသစ္စာကို ဖုံးလှမ်းတတ်သော မောဟ တည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဉ်ကား နိဇ္ဇာဓမ္မသစ္စာ၌ ကိစ္စည်]

(၁၆) နိဇ္ဇာဓမ္မသစ္စာ၌ ကတည်

ဘိက္ခဝေ၊ ရဟန်းတို့။ တံခါ ပနိုံး ခုက္ခနိဇ္ဇာဓမ္မသစ္စာ၊ ထို့ခုက္ခ၏ချုပ်ရာဖြစ်သော အရိယသစ္စာကို။ သစ္စာတံခါ၊ မဂ်ည်၊ ဖိုလ်ည်၊ ပစ္စဝေက္ခဏာည်ဖြင့် မျက်မျာက် ပြုအပ်ပြီ။ လူတဲ့၊ ဉီးသီး။ မေ-မယာ၊ ငါဘူရားသည်။ ပုံမွေ၊ ဘူရားဖြစ်သည်မှ ရှေး၌။ အနုနသုတေသာ၊ မကြားစသူးကုန် သေား။ ဓမ္မသု၊ သစ္စာတရားတို့၌။ စက္ခာ့၊ နိဇ္ဇာဓမ္မသစ္စာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ညဏ်၊ နိဇ္ဇာဓမ္မသစ္စာကို သိတတ်သော ညဏ်သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊ တရားကိုယ်အားဖြင့် တပါး၊ သညပါဒီ-သေသ၊ အနုပါဒီသေသ-အားဖြင့် နှစ်ပါး၊ သူညတ၊ အနိမိတ္တ၊ အပ္ပါယိတ္တ-အားဖြင့် သုံးပါးရှုံး၏ဟု အပြားအားဖြင့် သိခြင်း သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိဇ္ဇာ၊ နိဇ္ဇာဓမ္မသစ္စာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှား ဖြစ်၏။ အာလောကော၊ နိဇ္ဇာဓမ္မသစ္စာကို ဖုံးလှမ်းတတ်သော မောဟ တည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဉ်ကား နိဇ္ဇာဓမ္မသစ္စာ၌ ကတည်]

(၁၃) မဂ္ဂသစ္ာန္တ သစ္ာည်

ဘိက္ခဝေ၊ ရဟန်းတို့။ လူဗုံ၊ ဤ မဂ္ဂသစ္ာန္တပါးသည်။ ဒုက္ခနိုင်ရောဂါမိနီ ပဋိပဒါ ဒုက္ခ၏ချုပ်ရာ နိုဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော။ အရုံယသစ္ာ၊ အရုံယသစ္ာမည်၏။ လူတို့၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။ ပုံမွှေ၊ ဘုရားဖြစ်သည်မှ ရှေးဦး။ အနန္တသုတေသာ၊ မကြားစဘူးကုန်သော။ ဓမ္မသုတေသာ၊ သစ္ာတရားတို့။ စက္ခုံ၊ မဂ္ဂသစ္ာကို မြင်တတ်သော ပညာ မျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်၊ မဂ္ဂသစ္ာကို သိတတ်သော ဉာဏ်သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊ သမ္မာဒိုင်း စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဝိုင်း၊ မဂ္ဂသစ္ာကို ထိုးထွင်း၍ သိခြင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကော၊ မဂ္ဂသစ္ာကို ဖုံးလမ်းတတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီးတတ်သော ပညာအရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဤကား မဂ္ဂသစ္ာန္တ သစ္ာည်]

(၁၄) မဂ္ဂသစ္ာန္တ ကိစ္ာည်

ဘိက္ခဝေ၊ ရဟန်းတို့။ တဲ့ ခေါ် ပနိုင် ဒုက္ခနိုင်ရောဂါမိနီ ပဋိပဒါအရုံယသစ္ာ၊ ထိုးဒုက္ခ၏ချုပ်ရာ နိုဗာန်သို့ ရောက်ကြောင်း အကျင့်ဖြစ်သော အရုံယသစ္ာကို။ ဘာဝေတဗုံး၊ ပွဲးစေ အပ်၏။ လူတို့၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။ ပုံမွှေ၊ ဘုရားဖြစ်သည်မှ ရှေးဦး။ အနန္တသုတေသာ၊ မကြားစဘူးကုန်သော။ ဓမ္မသုတေသာ၊ သစ္ာတရားတို့။ စက္ခုံ၊ မဂ္ဂသစ္ာကို မြင်တတ်သော ပညာမျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်၊

မဂ္ဂသစ္စာကို သိတတ်သော ဉာဏ်သည်။ ဥဒပါဒီ၊ ထင်ရှား
ဖြစ်၏။ ပညာ၊ သမ္မာဒို့စသည်ကို အပြားအားဖြင့် သိခြင်း
သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပို့ဗွာ၊ မဂ္ဂသစ္စာကို ထိုးထွင်း၍
သိခြင်းသည်၊ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကာ၊ မဂ္ဂ
သစ္စာကို ဖုံးလမ်းတတ်သော မောဟတည်းဟူသော အမိုက်
တိုက်ကို ဖျက်ဆီးတတ်သော ပညာ အရောင်အလင်းသည်။
ဥဒပါဒီ၊ ထင်ရှားဖြစ်၏။

[ဤကား မဂ္ဂသစ္စာ၌ ကိစ္စဉာဏ်]

(၁၉) မဂ္ဂသစ္စာ၌ ကတည်

ဘိက္ခာဝေ၊ ရဟန်းတို့။ တံ ခေါ် ပနိုင် ဒုက္ခနိုရောစဂါမိနီ ပဋိုံး
ပဒါ အရိယသစ္စာ၊ ထို ဒုက္ခာ၏ချုပ်ရာ နို့ဗာန်သို့ရောက်ကြာင်း
အကျင့်ဖြစ်သော အရိယသစ္စာကို။ ဘာဝိတံ၊ ပွဲးစေအပ်ပြီ။
လူတံ၊ ဤသို့။ မေ-မယာ၊ ငါဘုရားသည်။ ပုံ့ဗွာ၊ ဘုရားဖြစ်
သည်မှ ရှေး၌။ အနန္တသူတေသူ၊ မကြားစသူး ကုန်သေား။
ဓမ္မသူ၊ သစ္စာတရားတို့၌၊ စကျိုး၊ မဂ္ဂသစ္စာကို မြင်တတ်သော
ပညာမျက်စီသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ဉာဏ်၊ မဂ္ဂသစ္စာ
ကို သိတတ်သောဉာဏ်သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ ပညာ၊
သမ္မာဒို့စသည်ကို အပြားအားဖြင့် သိခြင်းသည်။ ဥဒပါဒီ၊
ထင်ရှားဖြစ်၏။ ပို့ဗွာ၊ မဂ္ဂသစ္စာကို ထိုးထွင်း၍သိခြင်းသည်။
ဥဒပါဒီ၊ ထင်ရှားဖြစ်၏။ အာလောကာ၊ မဂ္ဂသစ္စာကို ဖုံးလမ်း
တတ်သော မောဟတည်းဟူသော အမိုက်တိုက်ကို ဖျက်ဆီး
တတ်သော ပညာ အရောင်အလင်းသည်။ ဥဒပါဒီ၊ ထင်ရှား
ဖြစ်၏။

[ဤကား မဂ္ဂသစ္စာ၌ ကတည်]

(၂၀) ရွှေးက ဘုရားဖြစ်ကြာင်း ဝန်ဆခံပဲပဲ

ဘိက္ခဝေ၊ ရဟန်းတို့၊ ယာဝကိဝ္ဇာ-ယတ္ထကံ ကာလုံ၊ အကြင် မျှလောက်သော ကာလုပတ်လုံး၊ လူမေသူ စတူသူ အရိယ-သစ္စသု၊ ဉ်းသစ္စာလေးပါးတို့၌။ ဝံ၊ ဉ်းသူ့။ တိပရိဝါး၊ သစ္စည်းကံ၊ ကံစ္စည်းကံ၊ ကတည်းအားပြင် သုံးပါးသော အပြန် ရှိသော။ ဒ္ဓါဒသာကာရုံ၊ သုံးပါးလေးလီဖြစ်၍ တဆယ့်နှစ်ပါး သော အခြင်းအရာရှိသော။ ယထာဘူတံ၊ ဟုတ်မှန်တိုင်း ဖြစ်သော။ ညဏေအသုန်း၊ ည်းအမြင်သည်။ မေ၊ ငါးအား၊ သုဝိသုဒ္ဓံ၊ အလွန် သန္တရှင်း ကြည်လင် စင်ကြယ်သည်။ နှ အဟောသီး၊ မဖြစ်သေး။

ဘိက္ခဝေ၊ ရဟန်းတို့၊ တာဝါ-တတ္ထကံ ကာလုံ၊ ထို့ည်း အမြင် မစင်ကြယ်သေးသမျှ ကာလုပတ်လုံး၊ အဟံ၊ ငါးဘုရား သည်။ သအေဝကေ၊ ကာမာဝစရ နတ်ပြည် ငါးထပ်နှင့် တက္က သော။ သမာရကေ၊ ဝသဝတ္ထိ နတ်ပြည်နှင့် တက္ကသော။ သမြားကေ၊ မြားမြားပြည်နှင့်တက္ကသော။ လောကေ၊ ပြုကာသ လောက၍။ သသမဏြောဟ္မာကံယာ၊ ရဟန်း၊ ပုဂ္ဂားနှင့် တက္က သော။ သအေဝမနှစ်သုံးယာ၊ သမ္မတိနတ်တည်းဟူသော မင်း၊ ကြင်းသော လူနှင့် တက္ကသော။ ပောယာ၊ သတ္ထလောက၍။ အန္တရုံ၊ အတုံမရှိသော။ သမ္မာသမ္မာခို့၊ အရဟတ္ထမဂ်ည်း၊ သမ္မာညုတည်းကို။ အဘိသမ္မာဖွေ့စိုး၊ ထိုးထွင်း၍ သိပို ဟူ၍။ နေဝါ ပစ္စညာသီး၊ ဝန်ခံတော်မမူသေး။

(၂၁) ယခုဗု ဘုရားဖြစ်ကြာင်း ဝန်ခံပဲ

ဘိက္ခဝေ၊ ရဟန်းတို့၊ ယတော့ စ ခေါ်-ယဒါ ကာလေး၊ အကြင် အခါ၌ကား။ လူမေသူ စတူသူ အရိယသစ္စသု၊ ဉ်း

သစ္စာလေးပါးတို့။ င်း ဤသို့။ တိပရိဝန်၊ သစ္စာညောက်၊
ကိစ္စညောက်၊ ကတညောက်အားဖြင့် သုံးပါးသော အပြန်ရှိသော။
ဒ္ဓါဒသာကာရုံ၊ သုံးပါးလေးလီဖြစ်၍ တဆယ့်နှစ်ပါးသော
အခြင်းအရာရှိသော။ ယထာဘူတ်၊ ဟုတ်မှန်တိုင်းဖြစ်သော။
ဉာဏ်သုန်း၊ ဉာဏ်အမြင်သည်။ မေ၊ ငါးအား။ သုတေသန၊ အလွန်
သန့်ရှင်း ကြည့်လင် စင်ကြယ်သည်။ အဟောသီး ဖြစ်၏။

ဘိက္ခဝေ၊ ရဟန်းတို့။ အထ-တသီး ကာလေ၊ ထိုညောက်
အမြင် စင်ကြယ်စွာဖြစ်သောအခါ်။ အဟံ၊ ငါ့ဘုရားသည်။
သအေဝကေ၊ ကာမာဝစရ နတ်ပြည်ငါးထပ်နှင့် တက္ကသော။
သမာရကေ၊ ဝသဝတ္ထိနတ်ပြည်နှင့် တက္ကသော။ သပြဟွာကေ၊
ပြဟွာပြည်နှင့်တက္ကသော။ လောကေ၊ ဉာဏ်သလောက်။
သသမက ဗြာဟွာတို့ယာ၊ ရဟန်း၊ ပုံဏျားနှင့် တက္ကသော။
သအေဝနုသာယ၊ သမ္မတိနတ်တည်းဟူသော မင်း၊ ကြိုင်း
သောလူနှင့်တက္ကသော။ ပေါ်ယ၊ သတ္တလောက်။ အနတ္ထရုံ၊
အတုမရှိသော။ သမ္မဘသမ္မဘီး၊ အရဟတ္တမဂ်ဉာဏ်၊ သမ္မ-
ဉာဏ်ညောက်ကို။ အဘိသမ္မဘွှေ့တို့၊ ထိုးထွင်း၍ သီပြီ ဟူ၍။
ပစ္စညာသီး၊ ဝန်ခံတော်မူပြီ။

(jj) ပစ္စဝက္ခကာဉာဏ်ဖြင့် သီမြင်ပုံ

မေ၊ ငါးအား။ ဉာဏ္ဍာ ပန် ဒသုန်း၊ ပစ္စဝက္ခကာဉာဏ် ဉာဏ်
အမြင်သည်။ ဥဇပါဒီ၊ ထင်ရှားဖြစ်ပြီ။ မေ၊ ငါ့၏။ စေတော်-
ပိုမူတို့*၊ အရဟတ္တဖိုလ်ဉာဏ်ကို။ အကုပ္ပါ၊ ဆန့်ကျင်ဘက်
တရားတို့သည် မဖျက်ဆီးအပ်။ အယံ၊ ဤကိုယ်၏အဖြစ်သည်။
အန္တိမာ၊ အဆုံးစွဲနှင့်ဖြစ်သော။ အာတိ၊ အဖြစ်တည်း။ ကြုဒါနို

ယခုအခါ၌။ ပုန်ဖူတော်၊ တဘန် ဘဝသစ်၌ ဖြစ်ခြင်းသည်။ နတ္ထိ၊ မရှိပြီ။ လူတိ-ဉာဏ်သုန်း၊ ဤသို့သော ပစ္စဝက္ခကာ ဉာဏ်အမြင်သည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်ပြီ။

(၂၃) ပဋိဝိရဟန်းတို့ တရားကိုနှစ်သက်ကြပုံ

ဘဂဝါ၊ မြတ်စွာဘုရားသည်။ကြေး-ဝစ်၊ ဤ“ဒွေမေ ဘိက္ခာ-
ဝေ”စသောစကားတော်ကို။ အဝေါစ၊ မိန့်တော်မူ၏။ ပဋိဝိ-
ယာ၊ ပဋိဝိ အမည်ရကုန်သော။ ဘိက္ခာ။ ရဟန်းတို့သည်။
အတ္ထမနား၊ နှစ်လိုဝင်းပြောက်ကုန်သည် ဖြစ်၍။ ဘဂဝတေား၊
မြတ်စွာဘုရား၏။ ဘာသိတံ့၊ ဟောတော်မူအပ်သော တရား
တော်ကို။ အဘိနှုန်း၊ သာဓု-သာဓု-ဟု ရှိသေစွာ ဦးဖြင့်
ခံကုန်၏။

(၂၄) အရှင်ကောဇ္ဈာည သောတာပန်ဖြစ်ပုံ

ကြမသိုံး စပန် ဝေယျာကရကာသိုံး၊ ဤ ဂါထာမဘက် သက်
သက်သော အမေးအဖြေဖြစ်သော ဗျာကရိုက်းကို။ ဘည်မာ-
နေ၊ ဟောတော်မူအပ်သည်ရှိသော်။ အာယသူတေား၊ ရှည်
သောသက်တော်ရှိသော။ ကောဇ္ဈာညသာ၊ ကောဇ္ဈာညထေရ့
အား။ ဝိရဲံ၊ အပါယ်သို့ လားစေတတ်သော ရှာဂဇာစရှိသော
မြှုမှုကင်းသော။ ဝိတမလံ၊ အကြော်းမရှိ ဒီ၌၊ ဝိစိက္ခာကို
ပယ်သဖြင့် ကင်းသော အညစ်အကြော်း ရှိသော။ ခမ္မစက္ခာံး၊
သစ္စာလေးပါးတရားကို မြင်တတ်သော သောတာပတ္တိ မဂ်
ဉာဏ်တည်းဟူသော မျက်စိသည်။ ဥဒပါဒီ၊ ထင်ရှားဖြစ်၏။
ယံ ကိုး၊ အလုံးစုံသောတော်မှုကတရားသည်။ သမုဒယမ္မား၊
ဖြစ်ခြင်းသဘော ရှိ၏။ တံ့ သဗ္ဗာံး၊ ထို ဖြစ်ခြင်းသဘောရှိသော

တရားဟူသမျှသည်။ နိုင်ရောစဓမ္မံ၊ ချုပ်ခြင်းသဘော ရှိ၏။
လူတိ၊ ကြိသို့။ ဥအပါဒီ၊ ထင်ရှားဖြစ်၏။

(၂၅) နတ်ပြဟ္မာတိ ကောင်းချီးပေးပံ့

ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဓမ္မစကြာ၊ ဓမ္မစကြာ
တရားတတ်ကို။ ပဝတ္ထိတေ စ ပနဲ၊ ဟောတတ်မှုအပ်သည်
ရှိသော်ကား။ ဘူးမာ ဒေဝါ၊ ဘူးမစိုးနတ်တို့သည်။ သုန္တာ
ကောင်းချီးပေးသောအာသံကို။ အနုသာဝေသုံး၊ တပြိုင်နက်
ကြွေးကြော်ကုန်၏။

ကို အနုသာဝေသုံး၊ အဘယ်သို့ ကြွေးကြော်ကုန်
သနည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဗာရာဏ-
သိယံ၊ ဗာရာဏသီပြည်၍။ လူသိပတနေ၊ လူသိပတန
အမည်ရှိသော။ မိဂါဒါယေ၊ မိဂါဒါဝိုန် တော်၍။
လောကသိုံး၊ လောက၌။ ကေနစိ သမဏနေ ဝါ၊ တစုံ
တယောက်သော ရဟန်းသည်ငှုံး။ ကေနစိ ပြာဟ္မာ-
ဏနေ ဝါ၊ တစုံတယောက်သော ပုဂ္ဂိုးသည်ငှုံး။
ကေနစိ ဒေဝါနာ ဝါ၊ တစုံတယောက်သော နတ်သည်
ငှုံး။ ကေနစိ မာရေနာ ဝါ၊ တစုံတယောက်သော မာရ့
သည်ငှုံး။ ကေနစိ ပြာဟ္မာနာ ဝါ၊ တစုံတယောက်သော
ပြာဟ္မာသည်ငှုံး။ အပုံးနိုင်တို့ယံ၊ မတားမြစ်နှင့်၊ မဟော
နှင့်သောာ။ အနုတ္ထရုံ၊ အတုံမရှိသောာ။ တော် ဓမ္မစကြာ၊
ကြိ ဓမ္မစကြာ တရားတတ်ကို။ ပဝတ္ထိတံ့၊ ဟောတတ်မှု
အပ်ပြီ။ လူတိ၊ ကြိသို့။ အနုသာဝေသုံး၊ တပြိုင်နက်
ကြွေးကြော်ကုန်၏။

ဘူမှာနံ ဒေဝါနံ၊ ဘူမစိုးနတ်တို့၏။ သုဒ္ဓံ၊ ကောင်းချီးပေး
သောအသံကို။ သုတ္တာ၊ ကြားကုန်၍။ စာတုဗဟာရာဇ်ကာ
ဒေဝါ၊ စာတုဗဟာရာဇ် နတ်တို့သည်။ သုဒ္ဓံ၊ ကောင်းချီးပေး
သောအသံကို။ အနုသာဝေသံ၊ အဆင့် ကြွေးကြော်ကုန်၏။

စာတုဗဟာရာဇ်ကာနံ ဒေဝါနံ၊ စာတုဗဟာရာဇ်နတ်တို့၏။
သုဒ္ဓံ၊ ကောင်းချီးပေးသောအသံကို။ သုတ္တာ၊ ကြားကုန်၍။
တာဝတို့သာ ဒေဝါ၊ တာဝတို့သာ နတ်တို့သည်။ သုဒ္ဓံ၊
ကောင်းချီးပေးသောအသံကို။ အနုသာဝေသံ၊ အဆင့် ကြွေး
ကြော်ကုန်၏။

တာဝတို့သာနံ ဒေဝါနံ၊ တာဝတို့သာနတ်တို့၏။ သုဒ္ဓံ၊
ကောင်းချီးပေးသောအသံကို။ သုတ္တာ၊ ကြားကုန်၍။ ယာမာ
ဒေဝါ၊ ယာမာနတ်တို့သည်။ သုဒ္ဓံ၊ ကောင်းချီးပေးသောအသံ
ကို။ အနုသာဝေသံ၊ အဆင့် ကြွေးကြော်ကုန်၏။

ယာမာနံ ဒေဝါနံ၊ ယာမာနတ်တို့၏။ သုဒ္ဓံ၊ ကောင်းချီး
ပေးသောအသံကို။ သုတ္တာ၊ ကြားကုန်၍။ တုသိတာ ဒေဝါ၊
တုသိတာနတ်တို့သည်။ သုဒ္ဓံ၊ ကောင်းချီးပေးသောအသံကို။
အနုသာဝေသံ၊ အဆင့် ကြွေးကြော်ကုန်၏။

တုသိတာနံ ဒေဝါနံ၊ တုသိတာနတ်တို့၏။ သုဒ္ဓံ၊ ကောင်းချီး
ပေးသောအသံကို။ သုတ္တာ၊ ကြားကုန်၍။ နိမ္မာနရတိ ဒေဝါ၊
နိမ္မာနရတိနတ်တို့သည်။ သုဒ္ဓံ၊ ကောင်းချီးပေးသောအသံကို။
အနုသာဝေသံ၊ အဆင့် ကြွေးကြော်ကုန်၏။

နိမ္မာနရတိနံ ဒေဝါနံ၊ နိမ္မာနရတိနတ်တို့၏။ သုဒ္ဓံ၊ ကောင်း
ချီးပေးသောအသံကို။ သုတ္တာ၊ ကြားကုန်၍။ ပရနိမ္မာတဝသံ
ဝတ္ထိ ဒေဝါ၊ ပရနိမ္မာတဝသံဝတ္ထိ နတ်တို့သည်။ သုဒ္ဓံ၊ ကောင်း

ချိုးပေးသော အသံကို။ အနှစ်သောင်သုတေသန၊ အဆင့်ကြွေးကြွောက်၏။

“ရန်မြို့တ ဝသဝတ္ထိနဲ့ ဒေဝါနဲ့၊ ပရန်မြို့တ ဝသဝတ္ထိ နတ်တို့၏။ သွေး၊ ကောင်းချိုးပေးသောအသံကို။ သူတွော၊ ကြားကုန်၍။ မြဟ္မာကာယိကာ၊ မြဟ္မာပြည်၌ ဖြစ်ကုန်သော။ ဒေဝါ မြဟ္မာတို့သည်။ သွေး၊ ကောင်းချိုးပေးသောအသံကို။ အနှစ်သောင်သုတေသန၊ အဆင့်ကြွေးကြွောက်ကုန်၏။”

ကို အနှစ်သောင်သုတေသန၊ အဘယ်သို့ ကြွေးကြွောက်ကုန်သနည်း။ ဘဂဝတာ၊ မြတ်စွာဘုရားသည်။ ဗာရာဏ်သိယံ၊ ဗာရာဏ်သိပြည်၍။ လူသံပတနေ၊ လူသံပတနာ အမည်ရှိသော။ မိဂဒါယော၊ မိဂဒါဝါန်တော့ဗျား။ လောကသွေး၊ လောက၍။ ကေနစိုး၊ တစ်စုတယောက်သော။ သမကေန ဝါ၊ ရဟန်းသည်၍။ မြာဟ္မာကေန ဝါ၊ ပုဂ္ဂားသည်၍။ ဒေဝါန ဝါ၊ မာရ်သည်၍။ မြဟ္မာနာ ဝါ၊ မြဟ္မာသည်၍။ အပူဇ္ဈိဝတီယံ၊ မတားမြစ်နိုင်၊ မဟောနိုင်သော။ အနှစ်ရုံ၊ အတူမရှိသော။ တော် ဓမ္မစက္း၊ ဉ်ဓမ္မစကြာတရားတော်ကို။ ပဝတီတံ့၊ ဟောတော်မူအပ်ပြီ။ လူတို့၊ ဉ်သို့။ အနှစ်သောင်သုတေသန၊ အဆင့်ကြွေးကြွောက်ကုန်၏။

တေန ခကေန၊ ထိုခက္ခာဖြင့်။ တေန လယေန၊ ထိုလယာဖြင့်။ တေန မူဟုတွေန၊ ထိုမူဟုတ်ဖြင့်။ ယာဝ မြဟ္မာလောကာ၊ အထက်အကန်း၍-မြဟ္မာပြည် တိုင်အောင်။ သဖွံ့ဖြိုး၊ ကျော်စောသောအသံသည်။ အဗ္ဗာဂ္ဂစ္စတို့၊ နှုံးရှုံးတက်၏။

(၂၆) တသောင်းသော လောကဓာတ် တိန်လူပုံပုံ

အယူဉ် ဘသသဟယိလောကဓာတ်၊ ၌ တသောင်းသော လောကဓာတ် စကြေဝင်းသည်လည်း။ သံကဗျိုး၊ သက်ရှုံးသက်ရှုံး လူပုံ၏။ သမ္မကမီး၊ တက်ရှုံးတက်ရှုံးလူပုံ၏။ သမ္မဝေခါး၊ ထိမ္မကြုံမှု အေားမာရှုံးကဲ့သူ့ လူပုံ၏။

(၂၇) အင်ရှင်အလင်းဖြစ်ပေါ်လာပုံ

အပွဲမာရောာ၊ အဖိုင်းအရှုည် မရှိသော။ ဥမ္မာရောာ၊ ပြန် ပြောသော။ သုဘာသော ၈၁ အေသနာ့ဘဏ်ကြောင့် ပြစ် သော အဖောင်အလင်းသည်လည်း။ လောကော၊ လောကုန်း အေဝါနံ၊ နတ်၊ ပြဟ္မာတို့၏။ အေဝါနဲ့ဘဝံ၊ နတ်၊ ပြဟ္မာတို့၏ အာန္ဒတ်ကို့။ အတိက္ခမှု၊ သာလုန်း၏။ ပါက္ရပောာသီ၊ ထင် ရှားဖြစ်၏။

(၂၈) မြတ်စွာဘုရား ဥဒါန်းကျူးပုံပုံ

အထာ၊ ထိုအခါ်။ ဘဂဝါ၊ မြတ်စွာဘုရားသည်။ ဥဒါနံ၊ ဝမ်းမြှောက်သောစကားကို။ ဥဒါနေသိ၊ တသောင်းတို့က်သား ကြားသိအောင်မြှောက်ဆိုတော်မူ၏။ ကို ဥဒါနေသိ၊ အဘယ်သို့ မြှောက်သို့တော်မူသနည်း။

ကောာ၊ အိုရဟန်းတို့။ ကော့ကျွဲ့သော၊ ကော့ကျွဲ့သော သည်။ ဝတာ၊ စင်စစ်။ အညာသို့၊ သစ္စာလေးပါးကို သိလေပြီ။ ကောာ၊ အိုရဟန်းတို့။ ကော့ကျွဲ့သော၊ ကော့ကျွဲ့သော သည်။ ဝတာ၊ စင်စစ်။ အညာသို့၊ သစ္စာ လေးပါးကို သိလေပြီ။

လူတို့၊ ၌သို့။ ဥဒါနေသို့၊ မြှောက်ဆိုတော်မူ၏။

လူတိ ဟိ-လူတိ ၈၀၊ ဤသို့ ဥပါန်းကျူးတော်မူသော ကြာင့်သာလျှင်။ အသယ္တောာ ကောဏ္ဍညာသာ၊ အရှင် ကောဏ္ဍညာအား။ အညာသီ ကောဏ္ဍညာတွေ၊ အညာသီ ကောဏ္ဍညာ ဟူ၍သာလျှင်။ လူဒံ နာမံ၊ ဤအမည်သည်။ အဟောသီ၊ ဖြစ်၏။

(၂၅) အညာသီကောဏ္ဍညာ ရှင်ရဟန်းအဖြစ် တောင်းပုံ အထ ခေါ်၊ ထို သောတာပန် ဖြစ်ပြီးသော အခါ၌။ အသယ္တောာ အညာသီကောဏ္ဍညာ၊ အရှင် အညာသီကောဏ္ဍညာ သည်။ ဒိဋ္ဌဓမ္မာ၊ မြင်အပ်ပြီးသောသစ္စာတရား ရှိသည်ဖြစ်၍။ ပတ္တဓမ္မာ၊ ရောက်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍။ ဝိဒိတဓမ္မာ၊ သီအပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍။ ပရိယောဂါဇ္ဈဓမ္မာ၊ ဉာဏ်ဖြင့် သက်ဝင်အပ်ပြီးသော သစ္စာတရား ရှိသည်ဖြစ်၍။ တံဏ္ဍာဝိဂိုဏ္ဍာ၊ ကူးမြောက်ပြီးသော တဆယ့်ခြောက်ပါးသော ယုံမှားခြင်း၊ ရှုပ်ပါးသော ယုံမှားခြင်း ရှိသည်ဖြစ်၍။ ဝိဂိုဏ္ဍာတံဏ္ဍာ၊ သို့လော သို့လော တွေးတော ယုံမှားခြင်း ကင်းသည် ဖြစ်၍။ သတ္တာသာသနော၊ မြတ်စွာဘုရား သာသနာတော်၍။ ဝေသာရရွှေပွဲတွော၊ ရဲရင့် ခြင်းသို့ ရောက်သည်ဖြစ်၍။ အပရပွဲစွာယော၊ ကိုယ်တိုင် မျက် မွောက်သီမြင်အပ်သောကြာင့် သူကပါးတို့အားယုံကြည်ခြင်း မဖြစ်မှု၍။ ဘဂဝန္တာ၊ မြတ်စွာဘုရားကို။ တော်-ဝစနံ၊ ဤသို့သော စကားကို။ အဝေါစ၊ လျှောက်၏။

ကို အဝေါစ၊ အဘယ်သို့လျှောက်သနည်း။

ဘဏ္ဍာ၊ အရှင်ဘုရား။ အဟံ၊ အကျွန်းပသည်။ ဘဂဝတောာ၊ မြတ်စွာဘုရား၏။ သိန္တိကော၊ အထံ

တော်၌။ ပမ္မားရှင်၏အဖြစ်ကို။ လဘေးယံး၊ ရချင်ပါ၏။
ဥပသမ္မား၊ ပည့်၏အဖြစ်ကို။ လဘေးယံး၊ ရချင်ပါ၏။
လူတိ၊ ဤသို့။ အဝေါစ၊ လျှောက်၏။

(၃၀) ဟိဘိက္ခာရဟန်း ဖြစ်ပုံ

ဘိက္ခာ၊ ရဟန်း။ ဟို၊ လာလျဉ်း။ ဓမ္မာ၊ တရား
တော်ကို။ သွာက္ခာတော့၊ ကောင်းစွာငါဟာအပ်ပြီ။
ဒုက္ခသာ၊ ဝင့်ဆင်းရဲ၏။ အန္တကိရိယာယာ၊ အဆုံးကို
ပြခြင်းငါ။ သမ္မာ၊ ကောင်းစွာ။ မြဟ္မစရိယံး၊ အထက်
မင်သုံးပါးတည်းဟူသော မြတ်သောအကျင့်ကို။ စရာ
ကျင့်လော့။

လူတိ၊ ဤသို့။ ဘဂဝါ၊ မြတ်စွာသူရားသည်။ အဝေါစ၊
မိန့်တော်မူ၏။ တသာ အာယသွာတော့၊ ထို အရှင် အညာသိ
ကောဏ္ဏသား။ သာဝ ဥပသမ္မား၊ ထို ဟိဘိက္ခာ ပည့်အဖြစ်
သည်သာလျှင်။ အဟာသို့၊ ဖြစ်၏။

ဓမ္မစက်ပဝတ္ထနသုတော်၊ ဓမ္မစက်ပဝတ္ထနသုတ်သည်။

နိုင်တံ့၊ အပြီးသို့ရောက်ပြီ။

[ဝါဆိုလပြည့်နေ့ အရှင် ကောဏ္ဏသော် သောတာပန်
ဖြစ်သည်၊ လပြည့်ကျော်တရက်နေ့ ဝါပ္ပသော် သောတာပန်
ဖြစ်သည်၊ နှစ်ရက်နေ့ ဘဒ္ဒိယတော် သောတာပန် ဖြစ်သည်၊
သုံးရက်နေ့ မဟာနာမထော် သောတာပန် ဖြစ်သည်၊ လေးရက်
နေ့ အသိုင်တော် သောတာပန် ဖြစ်သည်၊ ငါးရက်နေ့ အနတ္တ-
လက္ခဏသုတ်ကိုဟော၍ ငါးပါးလုံး ရဟန္တာချည်း ဖြစ်ကုန်၏။]

နိဂုံး

လူတိ မဟိုင်ကာဝါသနိဝါသနာ မဟာထေရာန ရစိတော
ဓမ္မစက်ပဝတ္ထနသုတ္ထနိသုယော—


သဟသုသတ နှစ်တိ - စတုဝယ်မှိ သာဝဏေ။

ပုံကြမေ ပုံရေဘွဲ့မှိ ပဟာရေကမို သောရိယော။

လူတိ - လူမိနာ အနုက်မေန၊ ဤသို့သော သဒ္ဓအစဉ်၊
အနက်အစဉ်ဖြင့်။ မဟိုင်ကာဝါသနိဝါသနာ မဟာအောင်
မြေဘုံစံ အုတ်ကျောင်းတော်၌ သီတင်းသုံးနေသော။ မဟာ-
ထေရာန၊ စကိန္တာဘိ သိရိ သဒ္ဓမှု မေ မဟာဓမ္မရုပ်ဇာစ် ရုပ်-
ရုရ မဟာထေရ်သည်။ ရစိတောာ၊ ရေးစိရင်အပ်သော။ ဓမ္မ-
စက်ပဝတ္ထနသုတ္ထနိသုယော၊ ဓမ္မစက်ပဝတ္ထနသုတ်၏ နိသုယ
သည်။ သဟသုသတနှစ်ဘိစတုဝယ်မှိ၊ သက္ကရာဇ် ဘာဇ္ဇာ-ခု
နှစ်၌။ သာဝဏေ၊ နံကာ လျှော့။ ပုံကြမေ ပုံရေဘွဲ့မှိ၊ လပြည့်
ငွေ့ နံနက်။ ပဟာရေကမို သောရိယော၊ ငန္တခန္တ တချက်တီး
အချိန်။ နိုင်တောာ၊ ပြီးခြင်းသို့ ရောက်၏။

ဆရာတော် ဦးဗုံး

ဓမ္မစက်သုတ္ထနိသုယ ပြီး၏။



ရန်ကုန်ပြီ ကမ္ဘာအေး သာသနဒရေးဦးစီးဌာန
ပုံနှိပ်တိုက်တွင် ခုတိယ ညွှန်ကြားရေးမှူးဦးမြင့်မောင်
မှတ်ပုံတင်အမှတ် (၀၂၄၀၅/၀၂၅၂၃) က ပုံနှိပ်ထုတ်ဝေသည်။

လယ်တို့ဆရာတော် မူ

အနိတ်လက္ခဏသုတ်ပါဉ်စိသျေ



ပြည်ထောင်စု ဆိုရှယ်လဲစ်သမ္မတ ပြန်ပာနိုင်ငံတော်
သာသနာရေးဦးစီးဌာန ပုဂ္ဂိုလ်တိုက်၏ ရိုက်နှိပ်သည်။

မကိုဋ္ဌထွတ်ပီး အောင်ဆူထူး ဘုရားရှိခိုးတော်ကြီး

၃၂။ အယူတွေ = အောင်သူတကာတိ၏ မှန်ကင်း၊ အောင်ခြင်း
တကာတိ၏ သျေသျေသွေ့၏ ထွတ်ခေါင် မြတ်သရဖူ,
သယမူ။ မကိုဋ္ဌထိုး၊ အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး
ဖြစ်ပေထော်။

သော ၃၂၁ကြော = အလုံးစုံ အောင်ခြင်းနှင့် ပြည့်စုံတော်မူ
သော ထို ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည်။

၆၈ = မြတ်နိုဗ္ဗာ။ အောင်ပန်းကို ဆွတ်ချုဗ္ဗာ။ ရန် လက်လှမ်း၍
ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျေနှင့်
အား။

၃၃ = အောင်ခြင်းကို (၀၅) အောင်ပန်းဝေမြှိုင် အောင်ဖူး
တွေ ကြိုးလှိုင်သည့် အောင်သီဒ္ဓု ပန်းခိုင်ကြိုးကို။

၃၄။ = ပေးသနားတော်မူပါ အရှင်ဘုရား။

အန္တာရွာလက္ခဏသုတေသနမြို့နယ်

ဘုရားပွင့်တော်မူခြင်း။ ။သုံးလောက ထွဲတ်ထား သဗ္ဗည်
မြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၀၃-ခု၊
ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့၌ မာရ်ဝါးပါးကို အောင်မြင်တော်
မူ၍ ဘုရားဖြစ်တော်မူသည်။

ဓမ္မစကြာတရား ဟောတော်မူခြင်း။ ။ထိနှစ် ဝါဆိုလပြည့်
စနေနေ့ ညာနေချမ်း အရှေ့၌ လပြည့်ဝန်းကြီး
တြော်မူမ်း ပေါ်ထွက်လာချိန်၊ အနောက်၌ နေတြော်မူမ်း ဝင်ချိန်
အခါဝယ် သားသမင်အပေါင်းတို့ကို ကေးမူပေးရာဖြစ်သော
မိဂဒါဝါန်တော်၌ အတူသီပင်းသုံးခဲ့ဘူးသည် အလုပ်အကျွေး
ပြုခဲ့ကြသူ ဗုဒ္ဓဝိုင်း ငါးရီးတို့အား “ဒွေးမေ ဘိက္ခာဝေ အနှစ်”
အစချိသော ဓမ္မစကြာတရားသီးကို စတင်ဟောကြားတော်
မူသည်။

ကောဏ္ဏည် သောတာပန် ဖြစ်ခြင်း။ ။ဓမ္မစကြာ တရား
တော်၏အဆုံး၌ အရှင်ကောဏ္ဏည်သည် ည်၏
အလင်းပေါက်၍ သောတာပန်အဖြစ်သို့ ရောက်လေသည်။
ထိုသို့ သောတာပန် ဖြစ်ပြီးနောက် “ဟေး ဘိက္ခာ” ရဟန်း
အဖြစ်ကို ခံယူလေသည်။

ကျွန်ုပ္ပါဝိုင်း ၄-လီး သောတာပန် ဖြစ်ကြခြင်း။ ။မြတ်စွာ
ဘုရားသည် မိဂဒါဝါန်တော်၌ပင် ဝါကပ်တော်
မူလျှက် ဝါဆိုလပြည့်ကျော် ၁-ရက်နေ့မူစ၍ မြို့ရှာအတွင်းသို့

ဆွမ်းခံယျ ကြတော်မူးဘဲ ပွဲဝိရဟန်းတို့၏ ကမ္မဋ္ဌာန်း
အလုပ်နှင့် ဖြစ်ပေါ်လာတတ်သော အည်စာကြေး အနောင်
အယ်က်တို့ကို သုတ်သင်တားဆီးရန် အလိုင်း နွေ့ညဉ် မပြုတ်
အပြုံစောင့်ကြပ်လျက် တရားဟောခြင်း အဆုံးအမ ဉာဏ်ပါး
ပေးခြင်းဖြင့် ကျောင်းတို့က်အတွင်းမှာပင် သိတင်းသုံးနေ
တော်မူးသည်။ ပွဲဝိရိုးတို့အနက် နှစ်ပါးသော ရဟန်း
တို့ကို ဆုံးမ ဉာဏ်ပါးတော်မူးစဉ် သုံးပါးသော ရဟန်း
တို့သည် ဆွမ်းအတွက် လှည့်လည်ကြကုန်သည်။ ထိုရဟန်း
သုံးပါးတို့ ဆောင်ယူခဲ့သော ဆွမ်းဖြင့် မြတ်စွာဘုရားရှင်နှင့်
တက္ကာ ပွဲဝိရိုးတို့ — ဤ ခြောက်ပါးတို့သည် မျှတကြရကုန်
သည်။ သုံးပါးသော ရဟန်းတို့ကို ဆုံးမ ဉာဏ်ပါးတော်မူးစဉ်
နှစ်ပါးသော ရဟန်းတို့သည် ဆွမ်းအတွက် လှည့်လည်ကြ
ကုန်သည်။ ထိုနှစ်ပါးသော ရဟန်းတို့ ဆောင်ယူလာခဲ့သော
ဆွမ်းဖြင့် မြတ်စွာဘုရားနှင့် ပွဲဝိရိုးတို့ — အားလုံး ဤ
ခြောက်ပါးတို့သည် မျှတကြရကုန်သည်။

ဤနည်းအားဖြင့် ထိုပွဲဝိရဟန်းတို့ကို စောင့်ရှုဗ်
တော်မူ၍ အဆုံးအမ ဉာဏ်ပါးတော်မူရာ —

ဝါဆိုလပြည့်ကျော် ၁-ရက်နွေ့၌ ဝပ္ပ မထောရ်သည်
သောတာပန် ဖြစ်သည်။

ဝါဆိုလပြည့်ကျော် ၂-ရက်နွေ့၌ ဘဒ္ဒိယ မထောရ်သည်
သောတာပန် ဖြစ်သည်။

ဝါဆိုလပြည့်ကျော် ၃-ရက်နွေ့၌ မဟာနာမ မထောရ်သည်
သောတာပန် ဖြစ်သည်။

ဝါဆိုလပြည့်ကျော် ၄-ရက်နေ့၌ အသုလီ မထောင်သည်
သောတာပန် ဖြစ်သည်။

ဤသို့ အစဉ်အတိုင်း သောတာပတ္တိဖိုလ်၌ တည်ကြ၍
“ဟော ဘိက္ခာ” ရဟန်းအဖြစ်ကို အသီးသီးခံယူကြလေသည်။

ဝါဆိုလပြည့်ကျော် ၅-ရက်၊ ရဟန်းနေ့

ဝါဆိုလပြည့်ကျော် ၅-ရက်နေ့၌ မြတ်ပုဒ္ဓရှင်တော်ဘုရား
သည် ပူဇေဂိုင်းဦးတို့အား အနတ္ထလက္ခဏသုတ်ကို ဟော
ကြားတော်မူသည်။ အနတ္ထလက္ခဏသုတ် ဟောကြားပြီးသည့်
အဆုံး၌ ပူဇေဂိုင်းဦးတို့သည် အရဟတ္တဖိုလ် တည်ကြ၍
ရဟန်းဖြစ်ကြလေသည်။ ပူဇေဂိုင်းဦးတို့သည် ဘုရားရှင်
ပုဒ္ဓဂေါတမဏ် သာသနာတော်၌ ရှေးဦးစွာ ရဟန်းဖြစ်ကြ
သူများ ဖြစ်သည်။ ဝါဆိုလပြည့်ကျော် ၅-ရက်သည် လူသား
ငါးဦးတို့ ရှေးဦးစွာ ရဟန်းဖြစ်သောနေ့ဖြစ်သဖြင့် “ရဟန်း
နေ့”ဟု ဥဒါန်း မောက္န်း တွင်လေသည်။

အနတ္ထအမို့ယ်

အနတ္ထ = န + အတ္ထ

န = မဟုတ်

အတ္ထ = ငါ၊ အလိုသို့ လိုက်ပါခြင်း၊ အစိုးတရ မိမိ
ဖြစ်ချင်သလို ဖြစ်ခြင်း။

အနတ္ထ = ငါ မဟုတ်၊ မိမိ အလိုသို့ မလိုက်ပါခြင်း၊ အစိုး
တရ မိမိ ဖြစ်ချင်သလို မဖြစ်ခြင်း။

ထို အတ္ထဟူသော သဘောကို အမာခံ ဖွံ့ဖြိုး စိစစ်လိုက်
သောအခါ—

အချို့က ဤခန္ဓာကိုယ်ကြီးကို အတ္ထဟု ထင်မှတ်
စွဲလမ်းကြသည်။

အချို့က စိတ်ကိုအတ္ထဟုထင်မှတ်စွဲလမ်းကြသည်။
အချို့က သဘာဝဓမ္မကို အတ္ထဟု ထင်မှတ်စွဲလမ်း
ကြသည်။

အချို့က ဤရှုပ် ဤနာမ်း အခြားတပါးသော
မပျက်မစီး အမြဲတည်သော အနှစ်သာရ အမာခံ
သဘောတရားတခုကို ကြံ့ဆ၍ အတ္ထဟု ထင်မှတ်
စွဲလမ်းကြသည်။

ထိုကြောင့် အနတ္ထဟု ဆိုလျှင် အထက်ဖော်ပြပါ စွဲလမ်း
ချက် အားလုံးကို ငြင်းဆိုပြီး ဖြစ်တော့သည်။

တနည်းလည်း အနတ္ထ သုဒ္ဓါသည်—

(၁) အလိုသို့ မလိုက်ခြင်း၊ မိမိ ဖြစ်ချင်သလို
မဖြစ်ခြင်း အနက် (အ ဝသဝတ္ထန္တာ)။

(၂) ပိုင်ဆိုင်သူ မရှိခြင်း အနက် (အ သာမိ
က္ခာ)။

(၃) ပြုစိမိတတ် ဖန်တီးတတ်သော သဘောမှ
ဆိတ်သုဉ်းခြင်းအနက် (သူညတ္ထာ)။

(၄) တိတ္ထိတို့က မပျက်မစီး အမြဲတည်တဲ့သည်
ဟု စွဲယူသော အတ္ထကို ပယ်ခြင်း (အတ္ထ
ပဋိက္ခာပဋိ)ဟူ၍ အနက်အခို့ပါယ် လေး
မျိုး ပြု၏။

ထိလေးပါးတို့တွင်—

(၁) ဖြစ်ဆ ဥပါဒခက္ခာရှိသောရုပ်သည် တည်ဆ ဌီခဏ သို့ မရောက်ပါစေလင့်၊ တည်ဆရုပ်သည် မအိမင်းပါစေလင့်၊ အုံသောရုပ်သည် မပြုဗုမကဲ့ မပျက်စီးပါစေလင့်၊ ဉြှုသို့ စသည် ဖြင့် မိမိတို့ တောင့်ဘတိုး မဖြစ်ခြင်း အလိုသို့ မလိုက်ခြင်း အနက်သဘော (အဝသဝတ္ထန္တာ) ကြောင့် အနတ္ထမည်။

(၂) ရုပ် ဝေဒနာ သညှ စသော တရားတို့သည် မိမိတို့ သဘောအတိုးသာ ဖြစ်ပျက်နေကြသည်။ မည်သို့ ဖြစ်စေ မည်သို့ရှိစေဟု အမိန့်ပေးနိုင်သည့်ပိုင်စီးသူ တစ်တယောက်မျှ မရှိခြင်း အနက် သဘော (အသာမိက္ထာ) ကြောင့် အနတ္ထ မည်။

(၃) ရုပ် ဝေဒနာ သညှ စသည်တို့သည် ပြုလုပ်တတ် ခံစားတတ် ပြုပြင်စီရင်တတ် ဖန်တီးတတ်သော သဘောမှ ဆိတ်သူည်းခြင်း အနက်သဘော (သုညတ္ထာ) ကြောင့် အနတ္ထ မည်။

(၄) သာသနာပ တိတို့တို့သည် မပျက်မစီး အမြဲတည် သော အမာခံအနှစ်သာရကို အတ္ထဟု ကြံဆစ္စလမ်းကြကုန်၏။ ရုပ်ဝေဒနာသညှ စသည်တို့သည် ထိုအမာခံ အတ္ထသဘော မရှိခြင်း (အတ္ထပဋိကွောင္း) ကြောင့် အနတ္ထ မည်။

၁-၂။ ဉြှုအနက် လေးချက်တို့တွင် အလိုသို့ မလိုက်ခြင်း (=အဝသဝတ္ထန္တာ) ပိုင်ဆိုင်သူ မရှိခြင်း (=အသာမိက္ထာ)၊ ဉြှုအနက် နှစ်ပါးကို အနတ္ထလက္ခဏသုတ်တော်၍—

(ပ) ဝိပဿနာညောက် မဂ်ညောက် ဖိုလ်ညောက် ပစ္စ-
ဝေက္ခဏာညောက် အဆင့်ဆင့်ဖြစ်ပုံ

(၃) ပဋိဝိရဟန်းတို့ ရဟန်းဖြစ်ကြပုံ
ဟူ၍ အပိုင်းကြီးငါးပိုင်း ဖြစ်သည်။

(၅) “ရှုပုံ ဘိက္ခဝေ အနတ္ထာ-မှု-ငံ မေ ဝိညာက် မာ
အဟောသိတိ” တိုင်အောင်သော စကားဖြင့် ခန္ဓာဝါးပါးတို့၏
အလိုသို့ မလိုက်ခြင်း (အ ဝသဝတ္ထန္တာ)၊ ပိုင်ဆိုင်သူ မရှုခြင်း
(အ သာမိက္ခာ)၊ ပြုလုပ်တတ် ခံစားတတ် ဖန်တီးတတ်သော
သဘောမှု ဆိတ်သူ့ေးခြင်း(သူညွတ္တာ)၊ တိတ္ထိတို့ ယူဆ စွဲလမ်း
သော အတ္ထာ၏ ဆန့်ကျင်သက်ဖြစ်ခြင်း (အတ္ထပုံကြောပုံ)
အနက်သဘောကြာ့ောင့် အနတ္ထဖြစ်ပုံကို ပြတော်မူသည်။

“အာဗာဓာယ သံဝတ္ထိ” ဟူသော စကားရပ်ဖြင့်
နာကျင်မူ ဆင်းရဲမူ ဒုက္ခလက္ခဏာကို အခြေခံထား၍ ခန္ဓာ
ဝါးပါး၏ အနတ္ထဖြစ်ပုံကို ပြတော်မူသည်။

(၆) “တ ကို မည်သံ—မှု—နော တော် ဘန္တာ”
တိုင်အောင်သော စကားဖြင့် ခန္ဓာဝါးပါးတို့၏ အနိစ္စ ဖြစ်ပုံကို
တကျော်ပြန်၊ ဒုက္ခဖြစ်ပုံကို တကျော်ပြန်၊ အနတ္ထ ဖြစ်ပုံကို
တကျော်ပြန်အားဖြင့် သုံးကျော် သုံးပိုန်တိုင်အောင် အမေး
အဖြေ ပြု၍ ဟောတော်မူ၏။ ထိုးကြာ့ောင့် ဟူ၍ အပိုင်းသည်
သတပုံဝိစ္စစွဲအောင် မည်၏။ (တော်=သုံးကြိမ်+ပရိဝန္တ=
ပြန်၍+စမ္းအောင်=တရား ဟောခြင်း)။

(၇) “တသ္ဌာတိုံ-မှု-သမ္မပ္မာယ ဒ္ထ္ထ္ဗ္ဗ္” တိုင်အောင်
သော စကားဖြင့် အတိတ်၊ အနာဂတ်၊ ပစ္စပါ်၊ အဘွင်း၊

အပြင်၊ အကြမ်း၊ အနှံ၊ အယူတ်၊ အမြတ်၊ အဝေး၊ အနီး
ဖြစ်သော ခန္ဓာကီးပါးကို ‘ငါ၏ဘွဲ့မဟုတ်၊ ငါမဟုတ်၊ ငါ၏
အလိုသို့မလိုက်’ ဟူ၍ ဟုတ်တိုင်းမှန်စွာ ကောင်းမြတ်သော
ဝိပဿနာပညာ မဂ်ပညာဖြင့် သိမြင်ပုံကို ဟောတော်မူသည်။

(b) “ဝံ ပသံ-မှု-ပဇာနာတီ” တိုင်အောင်သော
စကားဖြင့် မဂ်သို့ ဆိုက်ရောက်စေနိုင်သည် အထွတ်အထိပ်
ဖြစ်သော ဝိပဿနာညာ၏ (=ဝွှေ့နှဂါမိနိဝိပဿနာ) ကိုင်း၊
ထို့မှ တဆင့်တက်၍ မဂ်ညာ၏ ဖို့လ်ညာ၏ ပစ္စဝေက္ခဏာညာ၏တို့
အဆင့်ဆင့် ဖြစ်ပွဲးပုံကိုင်း ဟောတော်မူသည်။

(c) “ဣဒမဝေါစ-မှု-ဝိမှုစိုးသူတီ” တိုင်အောင်သော
စကားဖြင့်ကား အနတ္ထလက္ခဏသုတ်တော်ကို နာကြားရသော
ပွဲ့ဝိရဟန်းတို့သည် အရဟတ္တဖို့လ်သို့ဆိုက်ရောက်ကြောင်းကို
နိဂုံးချုပ် ပြဆို ဟောကြားတော်မူခြင်း ဖြစ်ပေသည်။

ဤသို့ပွဲ့ဝိရဟန်းတို့ အရဟတ္တဖို့လ်သို့ ဆိုက်ရောက်တော်
မူဣကြပုံကို အတူယူ၍ မဂ်ဖို့လ်တရားထူးကို ရလိုသော အမျိုး
ကောင်းသား အမျိုးကောင်းသမီးတို့သည် အနတ္ထလက္ခဏ
သုတ်တော်ကြီးကို နေ့၊ ညွှေ့မပြတ် ရှိသေစွာ ရွှေ့ဘတ်
သရုံးယူ၍ ခန္ဓာကီးပါး၌ အနတ္ထလက္ခဏ ထင်မြင်လျက်
အရဟတ္တဖို့လ်တိုင်အောင် ကြိုးစား အားထုတ်နိုင်ကြပါစေ
သတည်း။

ဘာမဆို အောင်ရမည်

ဆန္ဒဝတောက်နာမ ကမ္မာန သံဃ္ဇာတီ။
ပိရိယဝတောက်နာမ ကမ္မာန သံဃ္ဇာတီ။
စိတ္တဝတောက်နာမ ကမ္မာန သံဃ္ဇာတီ။
ပညဝတောက်နာမ ကမ္မာန သံဃ္ဇာတီ။

ဆန္ဒဝတောက် = ပြင်းပြသော အလိုဓနနှင့်သူအား၊ ကို
နာမ = အဘယ်မည်သော၊ ကမ္မာ = အမူကိစ္စဟူသမျှသည်၊ န
သံဃ္ဇာတီ = မပြီးစီးပဲရှိနိုင်ပါအံ့နည်း၊ သံဃ္ဇာတီ ၁၀ = မုချေအမှန်
ကေန်ပြီးစီး အောင်မြင်ရမည်သာတည်း။

ပိရိယဝတောက် = လွန်ကဲသော လွှဲလိုပိယရှိသူအား၊ ကို
နာမ = အဘယ်မည်သော၊ ကမ္မာ = အမူကိစ္စဟူသမျှသည်၊ န
သံဃ္ဇာတီ = မပြီးစီးပဲရှိနိုင်ပါအံ့နည်း၊ သံဃ္ဇာတီ ၁၀ = မုချေ
အမှန် ကေန်ပြီးစီး အောင်မြင်ရမည်သာတည်း။

စိတ္တဝတောက် = ထက်သန်သော စိတ်ရှိသူအား၊ ကို နာမ =
အဘယ်မည်သော၊ ကမ္မာ = အမူကိစ္စဟူသမျှသည်၊ န သံဃ္ဇာတီ =
မပြီးစီးပဲရှိနိုင်ပါအံ့နည်း၊ သံဃ္ဇာတီ ၁၀ = မုချေအမှန်
ပြီးစီး အောင်မြင်ရမည်သာတည်း။

ပညဝတောက် - ထက်မြှက်သော ပညာရှိသူအား၊ ကို
နာမ = အဘယ်မည်သော၊ ကမ္မာ = အမူကိစ္စဟူသမျှသည်၊ န
သံဃ္ဇာတီ = မပြီးစီးပဲရှိနိုင်ပါအံ့နည်း၊ သံဃ္ဇာတီ ၁၀ = မုချေအမှန်
ကေန်ပြီးစီး အောင်မြင်ရမည်သာတည်း။

အန္တလက္ခဏသုတေ

နမော တသု ဘဂဝတော အရဟတော
သမ္မာသမ္မြွှေသူ။

အန္တလက္ခဏသုတ်အမှန်း

(က) ဓမ္မစက္း ပဝတ္ထာတ္ထာ၊
အာသို့ယံ ဟို ပုံကျမော၊
နကရေ ဗာရာဏသိယံ၊
ကူသိပတနှုံယေ ဝနေ။

(ခ) ပါပေတ္ထာဒီဖလံ နှသံ၊
အန္တကျမေန ဒေသယံ။
ယံ တံ ပက္ခသု ပဉ္စမံး၊
ဝိမ့်တ္ထတံ ဘဏာမ ပော။

(၁) အန္တလက္ခဏသုတ်နိဒါန်း

ငံးမေ သုတံ—

ကော် သမယံ ဘဂဝါ ဗာရာဏသိယံ ဝိဟရတံ ကူသိ-
ပတနှုံ မိဂဒါယေ။

တွေ့ ခေါ် ဘဂဝါ ပဋိဝင်းယောက်။ အာမနောက်သိ
“ဘိက္ခဝါ”တိ။

“ဘဒောက်”တိ တော် ဘိက္ခ။ ဘဂဝတော် ပစ္စသောသု။
ဘဂဝါ တော်ဝေါစ —

(၂) ရူပက္ခနာ အနတ္ထဖြစ်ပုံ

ရူပုံ ဘိက္ခဝါ အနတ္ထ။

ရူပဋိ ဟိဒ် ဘိက္ခဝါ အတ္ထာ အဘဝိသာ၊ နယိဒ် ရူပုံ
အာမာဓာယ သံဝတ္ထာယျ။

လမ္မားထ စ ရူပေ “ငံ မေ ရူပုံ ဟောတု၊ ငံ
မေ ရူပုံ မာ အဟောသီ”တိ။

ယသွား စ ခေါ် ဘိက္ခဝါ ရူပုံ အနတ္ထ။ တသွား ရူပုံ
အာမာဓာယ သံဝတ္ထာတိ။

န စ လမ္မားတိ ရူပေ “ငံ မေ ရူပုံ ဟောတု၊ ငံ မေ
ရူပုံ မာ အဟောသီ”တိ။

(၃) ဝေးနာက္ခနာ အနတ္ထဖြစ်ပုံ

ဝေးနာ အနတ္ထ။

ဝေးနာ စ ဟိဒ် ဘိက္ခဝါ အတ္ထာ အဘဝိသာ၊
နယိဒ် ဝေးနာ အာမာဓာယ သံဝတ္ထာယျ။

လမ္မာထ စ ဝေဒနာယ “ငံ မေ ဝေဒနာ ဟောတူ၊
ငံ မေ ဝေဒနာ မာ အဟောသီ”တိ။

ယသွား စ ခေါ် ဘိက္ခာဝေ ဝေဒနာ အနတ္ထာ၊ တသွား
ဝေဒနာ အာမာဓာယ သံဝတ္ထတိ။

န စ လမ္မာတိ ဝေဒနာယ “ငံ မေ ဝေဒနာ
ဟောတူ၊ ငံ မေ ဝေဒနာ မာ အဟောသီ”တိ။

(၅) သညာက္ခာ အနတ္ထဖြစ်ပုံ

သညာ အနတ္ထ။

သညာ စ ဟိဒ် ဘိက္ခာဝေ အတ္ထာ အဘဝိသာ၊ နယိဒ်
သညာ အာမာဓာယ သံဝတ္ထယျ။

လမ္မာထ စ သညာယ “ငံ မေ သညာ ဟောတူ၊
ငံ မေ သညာ မာ အဟောသီ”တိ။

ယသွား စ ခေါ် ဘိက္ခာဝေ သညာ အနတ္ထာ၊ တသွား
သညာ အာမာဓာယ သံဝတ္ထတိ။

န စ လမ္မာတိ သညာယ “ငံ မေ သညာ ဟောတူ၊
ငံ မေ သညာ မာ အဟောသီ”တိ။

(၅) သခ္ပါရာက္ခန္တာ အနတ္ထဖြစ်ပုံ
သခ္ပါရာ အနတ္ထ။

သခ္ပါရာ စ ဟိုဒ် ဘိက္ခဝေ အတ္ထာ အဘဝိယ်သူ၊
နယိုဒ် သခ္ပါရာ အာမာဓာယ သံဝတ္ထေယျား။

လဲဖွေထ စ သခ္ပါရေသူ “ငံ မေ သခ္ပါရာ ဟောန္တာ။
ငံ မေ သခ္ပါရာ မာ အဟောသု”ဆို။

ယသူ့ စ ခေါ် ဘိက္ခဝေ သခ္ပါရာ အနတ္ထာ၊ တသူ့
သခ္ပါရာ အာမာဓာယ သံဝတ္ထေနှင့်။

န စ လဲပ္တာတိ သခ္ပါရေသူ “ငံ မေ သခ္ပါရာ ဟောန္တာ။
ငံ မေ သခ္ပါရာ မာ အဟောသု”ဆို။

(၆) ဝိညာဏက္ခန္တာ အနတ္ထဖြစ်ပုံ
ဝိညာဏ် အနတ္ထ။

ဝိညာဏ္ဍာ ဟိုဒ် ဘိက္ခဝေ အတ္ထာ အဘဝိယ်၊ နယိုဒ်
ဝိညာဏ် အာမာဓာယ သံဝတ္ထေယျား။

လဲဖွေထ စ ဝိညာဏော “ငံ မေ ဝိညာဏ် ဟောတု၊
ငံ မေ ဝိညာဏ် မာ အဟောသီ”တိ။

ಯವ್ವಾ ಹೀಗೆ ಹಿನ್ನಿರ್ಣಯ ಮಾಡಿ ಅಂತಹ ವರ್ಣನೆಯನ್ನು ಕಾಣಬಹುದ್ದಾಗಿರುತ್ತದೆ.

နဲ့ စ လွှဲတိ ပိုညာကောင် “ခံ မေ ပိုညာကံ ဟောတဲ့
ခံ မေ ပိုညာကံ မာ အဟောသီ” တိ။

(2) ඩුපකුත්තාව් දගුතාගේ: ව්‍යු:පි:

ତ କିଂ୍ଗୁ ମନ୍ଦିର ହିନ୍ଦୁ—

၅၂၆ နိုဝင်ဘာ ၁၉၇၈

အနိစိ ဘဏ္ဍာ

ယံ ပနာနိစ်၊ ဒက္ခာ ဝါ တံ သုခံ ဝါတီ။

ପାତ୍ର କାନ୍ଦିଲ

ယံပနာနိစ္စ ဒုက္ခံဝိပရိအာမဓမ္မ၊ ကလ္လာ နဲ့ တံသာမန်-
ပသိတဲ့ “တော်မမ၊ ဒေသာဟမသို့၊ ဒေသာမေ
အတ္တာ”တိ။ ။နောက်တံသာ။

၁၀၁၁။ အနိစ္တာ. ဝါတီ။

အနိစိုင် ဘဒ္ဒန္တ။

ယံ ပနာနိစ္စ၊ ဒုက္ခာ ဝါ တံ သူ့ ဝါတီ။

ବୁଦ୍ଧି ପାତ୍ର

ယံ ပနာနိစ် ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လား နှင့် တံ
သမန္တပသိတု “တော် မမ၊ ဧသာဟမသို့ ဧသာ မေ
အတ္ထာ”တိ။ ။နော ဂောတံ ဘန္တေ။

သညာ နိစ်ာ ဝါ အနိစ်ာ ဝါတိ။

အနိစ်ာ ဘန္တေ။

ယံ ပနာနိစ့်၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။

ဒုက္ခံ ဘန္တေ။

ယံ ပနာနိစ့် ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လား နှင့် တံ
သမန္တပသိတု “တော် မမ၊ ဧသာဟမသို့ ဧသာ မေ
အတ္ထာ”တိ။ ။နော ဂောတံ ဘန္တေ။

သခဲ့ရာ နိစ်ာ ဝါ အနိစ်ာ ဝါတိ။

အနိစ်ာ ဘန္တေ။

ယံ ပနာနိစ့်၊ ဒုက္ခံ ဝါ တံ သုခံ ဝါတိ။

ဒုက္ခံ ဘန္တေ။

ယံ ပနာနိင် ဒုက္ခံ ဝိပရိဏာမဓမ္မံ၊ ကလ္လား နှင့် တံ
သမန္တပသိတု “တော် မမ၊ ဧသာဟမသို့ ဧသာ မေ
အတ္ထာ”တိ။ ။နော ဂောတံ ဘန္တေ။

ဝိညာက် နိစုံ ဝါ အနိစုံ ဝါတီ။
 အနိစုံ ဘဇ္ဇာ။
 ယံ ပနာနိစုံ ဒုက္ခာ ဝါ တံ သူခံ ဝါတီ။
 ဒုက္ခာ ဘဇ္ဇာ။
 ယံ ပနာနိစုံ ဒုက္ခာ ဝိပရိဏာမဓမ္မာ၊ ကထ္ာ နဲ့ တံ
 သမန္တပသိတု“တော် မမ၊ ဒေသာဟမသို့၊ ဒေသာ မေ
 အတ္ထာ”တီ။ ။နော ဟော ဘဇ္ဇာ။

(၉) ရှင်တရားကို တကျာ, မာန, ဒိဋ္ဌဂါဟတိုဖြင့်
 မရှုကြည့်အပ်ပုံ

တသ္ထာ တိဟ ဘိက္ခာဝေ ယံ ကိုဉ် ရူပံ အတိတာ-
 နာဂတ ပစ္စာပွဲနှင့် အဲဖွဲ့တံ့ ဝါ, ဗဟိုစို့ ဝါ, ဉာဏ်ရိကံ ဝါ,
 သူခုမံ ဝါ, ဟိန့် ဝါ, ပကိုတံ့ ဝါ, ယံ ဒူရော်သို့ကေ ဝါ၊
 သူဗုံး ရူပံ “နေတံ့ မမ၊ နေသာဟမသို့၊ နဲ့ မေသာ
 အတ္ထာ”တီ ဝေမေတံ့ ယထာဘူတံ့ သမ္မပ္ပညာယ ဒွှေ့ပွဲ့။

(၁၀) ဝေဒနာတရားကို တက္ကာ, မာန, ဒီဇိုင်းဟတ္ထိဖြင့်
မရှုကြည့်အပ်ပုံ

ယာ ကာစိ ဝေဒနာ အတိတာနာဂတ် ပစ္စုပြန္တာ
အဲရွှေတ္ထု ပါ, ဗဟိုဒ္ဓါ ပါ, ဉာဏ်ရိကာ ပါ, သူခုမာ ပါ,
ဟိနာ ပါ, ပဏီတာ ပါ, ယာ ဒုရေ သန္တိကေ ပါ၊ သူ့
ဝေဒနာ “နေတံ မမ၊ နေသောဟမသို့ န မေသော
အတ္ထာ”တိ ဝေမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒင့်ဖွံ့ဖြိုး။

(၁၁) သညာတရားကို တက္ကာ, မာန, ဒီဇိုင်းဟတ္ထိဖြင့်
မရှုကြည့်အပ်ပုံ

ယာ ကာစိ သညာ အတိတာနာဂတ် ပစ္စုပြန္တာ
အဲရွှေတ္ထု ပါ, ဗဟိုဒ္ဓါ ပါ, ဉာဏ်ရိကာ ပါ, သူခုမာ ပါ, ဟိနာ
ပါ, ပဏီတာ ပါ, ယာ ဒုရေ သန္တိကေ ပါ၊ သူ့ သညာ
“နေတံ မမ၊ နေသောဟမသို့ န မေသော အတ္ထာ”တိ
ဝေမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒင့်ဖွံ့ဖြိုး။

(၁၂) သခံရတရားကို တက္ကာ, မာန, ဒီဇိုင်းဟတ္ထိဖြင့်
မရှုကြည့်အပ်ပုံ

ယေ ကေစိ သခံရ အတိတာနာဂတ် ပစ္စုပြန္တာ
အဲရွှေတ္ထု ပါ, ဗဟိုဒ္ဓါ ပါ, ဉာဏ်ရိကာ ပါ, သူခုမာ ပါ, ဟိနာ
ပါ, ပဏီတာ ပါ, ယေ ဒုရေ သန္တိကေ ပါ၊ သူ့ သခံရ သခံရ

“နေတံ မမ၊ နေသောဟမသို့ နဲ့မေသော အတ္ထာ”^၁တိ
ဝေမေတံ ယထာဘူတံ သမ္မပ္ပညာယ ဒင္မ္မံ။

(၁၃) ဝိညာဉ်တရားကို တဏ္ဍာ၊ မာန်၊ ဒိဋ္ဌဂါဟတိုဖြင့်
မရှုကြည့်အင်ပုံ

ယံ ကိုဉ် ဝိညာကံ အတိတာနာဂတ ပစ္စပ္နံ အျော်တံ
ဝါ၊ ဗဟိုစီ ဝါ၊ ဉာဏ်ရိုက် ဝါ၊ သခုံမုံ ဝါ၊ ဟိန် ဝါ၊ ပဏီတံ
ဝါ၊ ယံ ဒုရေ သန္တိကေ ဝါ၊ သမ္မ ဝိညာကံ “ နေတံ မမ၊
နေသောဟမသို့ နဲ့မေသော အတ္ထာ”^၁တိ ဝေမေတံ ယထာ-
ဘူတံ သမ္မပ္ပညာယ ဒင္မ္မံ။

(၁၄) နိမ့်နှုန်းမှုစဉ် မဂ်ကိုစွဲ တဆယ့်ခြာက်ချက်ဖြစ်ပုံ

ငံ ပသံ ဘိက္ခဝေ သုတဝါ အရိယသာဝကော
ရူပသိုံမ့် နိမ့်နှုန်းတိ၊ ဝေအနာယပီ နိမ့်နှုန်းတိ၊ သညာယပီ
နိမ့်နှုန်းတိ၊ သချိုရေသပီ နိမ့်နှုန်းတိ၊ ဝိညာဏသိုံမ့် နိမ့်နှုန်းတိ။

နိမ့်နှုန်း ဝိရဇ္ဇ်တိ။

ဝိရှာဂါ ဝိမုစ္စတိ။

ဝိမုတ္ထသိုံး ဝိမုတ္ထမိတိုး ဉာဏ် ဟောတိ၊
ခီကာ ၃၁တိ။

ဝုသိတံ ဗြဟ္မာစရိယံ။

ကတံ ကရဏီယံ။

နာပရံ ဣတ္ထတ္ထာယာတိ ပဇာနာတိ။

(၁၅) ပဉာဏ်ဂျာန်းများ ရဟန်ဖြစ်ပုံ

ဣဗုဒ္ဓဝတေစ ဘဂဝါ အတ္ထမနာ ပဉာဏ်ယာ ဘိက္ခ။
ဘဂဝတော ဘာသိတံ အဘိန္ဒိ၍။*

ဣမသွှေ့ စ ပန ဝေယျာကရဏသွှေ့ ဘည်မာနေ ပဉာဏ်ယာန်း ဘိက္ခ။
အနပါဒါယ အာသဝေဟိ စိတ္ထာန်း
ဝိမူစိုးသူတိ။

အနတ္ထလက္ခဏသုတေ နိုင်တံ။

ဆရာတော် ဉိုးမှစ

အနိဒ္ဓလက္ခဏသုတိအမွန်း

(က-ခ) အနိဒ္ဓလက္ခဏသုတိအမွန်း

ဗာရာသီယံ၊ ဗာရာဘီ အမည်ရှိသော။ နဂရာ၊
ပြည်။ ကျသီပတနှင့်ယော ပစ္စကဗုဒ္ဓတိ၏ကျရာဖြစ်၍ ကျသီ
ဟန် အမည်ရှိသော။ ဝနေ၊ သားငှက်တို့အား ဘေးမဲ့ပေးရာ
မိဂဒါဝါန်တော်။ အာသင့်ယံ၊ အာသင့်နှင့် နက္ခတ်နှင့် လပြည့်
ဝန်းတို့ ယူဥပြုင်ထွန်းပသော ဝါဆိုလျှော့ပုံကြမေးလပြည့်နှေ့။
နေသံ၊ ထိုပုံးကိုရဟန်းတို့အား၊ မမှစကြာ ဒေသနာ
ကို၊ ပဝတ္တတွာ၊ ဟောတော်မူ၍။ အနုကြမော၊ နှေ့ရက်အစဉ်
ထော်အစဉ်အားဖြင့်။ အာဖိဖလံ၊ သောတာပတ္တံ ဖိုလ်သို့။
ပါပေတွာ၊ ရောက်စေတော်မူ၍။ ပက္ခသာ၊ လက္ခယ်ပက္ခ ဝါဆို
လ၏။ ပုံမျိုး၊ ငါးရက်မြောက်သော နှေ့။ ဝါ၊ ဝါဆိုလပြည့်
ကျော် ဤရက်နှေ့။ နေသံ၊ ထိုပုံးကိုရဟန်းတို၏။ ဝိမ့်တ္ထား
အရဟတ္ထိုလ်အကျိုးငှုံး။ ယံ အနိဒ္ဓလက္ခဏသုတိ၊ အကြင်
အနိဒ္ဓလက္ခဏသုတိကို။ အဒေသယံ၊ ဟောတော်မူပြီ။ တံ
အနိဒ္ဓလက္ခဏသုတိ၊ ထိုအနိဒ္ဓ လက္ခဏသုတိကို။ ဟော
အို သတော်ကောင်းတို့။ မယံ၊ ငါတို့သည်။ ဘဏာမှ
ရှုတ်ကြကုန်အံ့။

လယ်တိ ဆရာတော်

အန္တာတွေကြောသုတိ နိသာယာသမီ

နမော တသေ ဘဂဝတော အရဟတော
သမ္မာသမ္မာခြသာ။

(c) အန္တာတွေကြောသုတိနှင့်

ဘန္တော်၊ အရှင်မဟာကသာပ ကိုယ်တော်မြတ်ကြီးဘုရား။
မော အကျွမ်းပါ အာနန္ဒာသည်။ ငံး၊ ဤသို့ လျောက်ထား
လတ္တာသော အတိုင်း။ ဘဂဝတော်၊ ဘုန်းတော်ကြီးသော
မြတ်စွာဘုရား၏။ သမ္မာခါ၊ ဆည်းကပ် ခ-ရောက် ထံတော်
မျှောက်မှု။ သုတော်၊ ကိုယ်တိုင်သုတော်ကြားလိုက်ရပါသည်ဘုရား။

ကော် သမယံ၊ တပါးသောအခါ၌။ ဘဂဝါ၊ မြတ်စွာဘုရား
သည်။ ဗာဖာကသီယံ၊ ဗာဖာကသီ နေပြည်တော်ကြီးအနီး၌
ကူသီပတနော်၊ ရှေးခါခေါ်ဟောင်း ရသေ့ သူမြတ် အပေါင်း
တို့၏ သက်ဆင်းရာ ဖြစ်သော။ မိဂဒါယော၊ သားသမင်
အပေါင်းတို့ကို ဘေးမဲ့ ပေး၍ မွေးရာ ဖြစ်သော မိဂဒါဝို့
တော်ကြီး၌။ ပိုဟရတို့၊ သီတင်းသုံး နေတော်မူ၏။

တကြ ခေါ်၊ ထိုသူသီတင်းသုံး နေတော်မူသော အခါ၌။
ဘဂဝါ၊ မြတ်စွာဘုရားသည်။ ပဋိဝဂ္ဂီယော၊ ကောဏ္ဍာည အမူး
ငါးဦးအစုအဝေးရှိကုန်သော။ ဘိက္ခာ။ ရဟန်းတို့ကို။ ဘိက္ခာ
ဝါးတို့၊ အိုး...ရဟန်းတို့-ဟူ၍။ အာမန္တော်သီ၊ ခေါ်တော်မူ၏။

တေ ဘိက္ခ။ ထိပ္ပဋိဝဂ္ဂ ရဟန်းတို့သည်။ ဘဒနောက်တို့၊ အရှင်ဘုရား-ဟူ၍။ ဘဂဝတော့၊ မြတ်စွာဘုရားအား။ ပစ္စသော-သုံး လျှောက်ထားကြကုန်၏။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။ တော်၊ ဤအနတ္ထလက္ခဏသုတ်စကားကို။ အဝေါစ၊ မိန့်မြက် ဟောကြားတော်မူလေသတည်း။

(J) ရူပက္ခနာ အနတ္ထဖြစ်ပုံ

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ရူပုံ၊ ရူပ်တရားအပေါင်းသည်။ အနတ္ထာ၊ အစိုးမရ အလိုသို့မလိုက် မိမိအလိုဆန္ဒအတိုင်း မဖြစ်သော အနတ္ထအမှန်ပင်တည်း။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ရူပ္ပ၊ ရူပ်တရားအပေါင်းသည်။ ဟို ကေန်စင်စစ်။ အတ္ထာ၊ အလိုသို့ လိုက်သော မိမိအလိုဆန္ဒအတိုင်းဖြစ်တတ်သော အတ္ထသာဘာရှိသည်။ အဘ-ဝိသာ၊ ဖြစ်ပါမူကား။ ကူဒ် ရူပုံ၊ ဤရူပ်တရားသည်။ အား-ဓာတ်၊ အလိုသို့လိုက်ပါ၍၍ ကျင်နာခံခက် နှောင့်ယှက်ဖောက် ပြန်ခြင်းငါး။ နှ သံရတ္ထေယျ၊ မဖြစ်လေရာ။ “မေ၊ ငါ၏။ ရူပုံ၊ ရူပ်သည်။ စောင် ဟောတဲ့၊ ဤသို့ဖြစ်ပလေစော။ မေ၊ ငါ၏။ ရူပုံ၊ ရူပ်သည်။ စောင် မာ အဟောသီး၊ ဤသို့ မဖြစ်စေလင့်”။ ကူတို့၊ ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း။ ရူပော၊ ရူပ်တရား၌။ လအောင်ယာ၊ အခွင့်ရှိနိုင်လေရာ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ခေါ်၊ စင်စစ်။ ယသွားစ၊ အကြောင်သို့သော အကြောင်းကြောင့်လျှင်။ ရူပုံ၊ ရူပ်တရားသည်။ အနတ္ထာ၊ အစိုးမရ အလိုသို့မလိုက် မိမိအလိုဆန္ဒအတိုင်းမဖြစ်သော အနတ္ထသာဘာရှိချော်။ တသွား၊ ထို့

କେନ୍ତାଣ୍ଡ ॥ ରୁପ୍ତି ରୂପ ତଥାଃବନ୍ଦ ॥ ଆଶାତାଯା ଆଲ୍ଲିଖ୍ଯ
ମଳ୍ଲିଙ୍ଗପିତା କୁଞ୍ଚନାପିତା ଫ୍ଳୋର୍ଡିଯୁଗ୍ନ ଫୋର୍ମପ୍ରିନ୍ସିଲ୍ରିଂ୍ଜି ॥
ହଂତ୍ରାତି ପ୍ରିଣ୍ଟି ॥ “ମୋ ଟିକ୍ଟ ॥ ରୁପ୍ତି ରୂପ ବନ୍ଦ ॥ ଏଠ ହୋତ୍ଯା
ନ୍ତି ପ୍ରିଣ୍ଟପଲେଟେ ॥ ମୋ ଟିକ୍ଟ ॥ ରୁପ୍ତି ରୂପ ବନ୍ଦ ॥ ଏଠ ମା
ଆହୋବାହି ନ୍ତି ପ୍ରିଣ୍ଟରରେଲାଣ୍ଡ” ॥ ଲୁତି । ନ୍ତି ମିଥିତ୍ତି ଆଲ୍ଲି
ଶକ୍ତିତାର୍ଥିଙ୍କି ॥ ରୁପେ ରୂପତଥାଃବନ୍ଦ ॥ ନ ଠ ଲାଜତି । ଆଶିନ୍ଦିମରାଙ୍ଗି ॥

(၃) ဝေဒနာက္ခနာ အနတ္ထဖြစ်ပုံ

ဘိက္ခဝေ၊ ချုပ်သားရဟန်းတို့၊ ၂၀၃နာ၊ ခံစားမှု ၂၀၃နာ၊ အပေါင်းသည်။ အနတ္ထာ၊ အစိုးမရ အလိုသို့ မလိုက် မိမိအလို ဆန္ဒအတိုင်း မဖြစ်သော အနတ္ထ အမျှန်ပင်တည်း။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ဝေဒနာ စ၊ ခံစားမှ
ဝေဒနာ အပေါင်းသည်။ ဟို ကေန်စင်စစ်။ အတ္ထာ အလိုသို့
လိုက်သော မိမိအလိုဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထာ
သဘောရှိသည်။ အဘဝိယာ၊ ဖြစ်ပါမှုကား။ လူဒုံးအယံ ဝေဒ-
နာ၊ ဤဝေဒနာသည်။ အားလားခာယ၊ အလိုသို့လိုက်ပါ၍
ကျင်နာခံခိုက် နှောင့်ယုက်ဖောက်ပြန်ခြင်းငါ့၏ သုတေသန၊
မဖြစ်လေရန်။ “မေးငါ်။ ဝေဒနာ၊ ဝေဒနာသည်။ ဝေး
ဟောတု၊ ဤသို့ဖြစ်ပလေစေ။ မေးငါ်။ ဝေဒနာ၊ ဝေဒနာ
သည်။ ဝေးမာ အဟောသီ၊ ဤသို့ မဖြစ်စေလဲ”။ လူတို့
ဤသို့ မိမိတို့ အလိုဆန္ဒအတိုင်း။ ဝေဒနာယ၊ ဝေဒနာတရား
၌။ လေ့လွယ်၊ အခုံရနိုင်လေရန်။

၁။ ဘိက္ခဝေ၊ ချုစ်သား၊ ရဟန်းတို့။ ခေါ်၊ စင်စစ်။ ယသွာ
၁။ အကြောင်သို့၏၏ အကြောင်းကြောင်းလျှင်။ ဝေဒနာ။

(၅) သညာက္ခနာ အနတ္ထဖော်ပုံ

ဘိက္ခဝေချုပ်သားရဟန်းတို့။ သညာ၊ မှတ်သားမူသညာ
အပေါင်းသည်။ အနတ္ထ၊ အစိုးမရ အလိုသို့ မလိုက် မိမိအလို
ဆန္ဒအတိုင်းမဖြစ်သော အနတ္ထအမျန်ပင်တည်း။

ဘိက္ခဝေ၊ ချစ်သား၊ ရဟန်းတို့၊ ခေါ်၊ စင်စစ်၊ ယဉ်သာ၊ စ၊ အကြိုင်သို့သော အကြောင်းကြောင့်လျှင်။ သညာ၊ သညာ၊ တရားသည်။ အနတ္ထ၊ အစိုးမရ အလိုသို့မလိုက် မိမိအလို ဆန္ဒအတိုင်းမဖြစ်သော အနတ္ထ သဘောရှိချေ၏။ တသွား၊ ထိုကြောင့်။ သညာ၊ သညာတရားသည်။ အားလားခေါ်၊ အလိုသို့မလိုက်ပါဘဲ ကျင်နာခံခက် နှောင့်ယူက် ဖောက်ပြန် ခြင်းငါ့။ သံဝတ္ထတို့၊ ဖြစ်၏။ “မေ၊ ငါ၏။” သညာ၊ သညာ၊ သညာ သည်။ စံး ဟောတု၊ ဤသို့ဖြစ်ပလေစွေ။ မေ၊ ငါ၏။ သညာ၊ သညာသည်။ စံး မာအဟောသီ၊ ဤသို့ မဖြစ်စေလုပ်” ဤတို့၊ ဤသို့ မိမိတို့အလိုဆန္ဒအတိုင်း။ သညာယာ၊ သညာတရား၌။ န ၈ လွှာတို့၊ အခွင့်မရနိုင်။

(၅) သခါရက္ခနာ အနတ္ထဖြစ်ပုံ

ဘိက္ခဝေ၊ ချစ်သား၊ ရဟန်းတို့၊ သခါရ၊ ပြုပြင်စိရင်မှု၊ သခါရ ဘရားအပေါင်းတို့သည်။ အနတ္ထ၊ အစိုးမရ၊ အလိုသို့မလိုက် မိမိအလိုဆန္ဒအတိုင်းမဖြစ်သော အနတ္ထအမှန်တို့ပင်တည်း။

ဘိက္ခဝေ၊ ချစ်သား၊ ရဟန်းတို့၊ သခါရ စ၊ ပြုပြင်စိရင်မှု၊ သခါရအပေါင်းတို့သည်။ ဟို၊ ကော်စင်စစ်။ အတ္ထ၊ အလိုသို့ လိုက်သော မိမိအလိုဆန္ဒအတိုင်းဖြစ်တတ်သော အတ္ထသဘော ရှိကုန်သည်။ အဘဝိယ်သူ၊ ဖြစ်ပါကုန်မှုကား။ လူဒဲ့ လူမေ သခါရ၊ ဤသခါရတို့သည်။ အားလားခေါ်၊ အလိုသို့လိုက်ပါ၍ ကျင်နာခံခက် နှောင့်ယူက်ဖောက်ပြန်ခြင်းငါ့။ န သံဝတ္ထယျုံး၊ မဖြစ်နိုင်ကုန်ရာ။ “မေ၊ ငါ၏။” သခါရ၊ သခါရတို့သည်။ စံး ဟောနဲ့၊ ဤသို့ ဖြစ်ပလေစေကုန်။ မေ၊ ငါ၏။ သခါရ၊

သခါရတ္ထိသည်။ ငံ မာ အဟေသုံ၊ ဤသိမဖြစ်စေကုန်လင့်။”
လူတိ၊ ဤသိမမိတ္ထိအလိုဆန္ဒအတိုင်း။ သခါရေသူ၊ သခါရ
တရားတို့။ လအွှဲထာ အခွင့် ရနိုင်လေရာ၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ခေါ် စင်စစ်။ ယသွာ စ၊
အကြေသိသော အကြောင်းကြောင့်လျှင်။ သခါရာ၊ သခါရ
တရားတို့သည်။ အနတ္ထ၊ အစိုးမရ အလိုသိမလိုက် မိမိအလို
ဆန္ဒအတိုင်းမဖြစ်သော အနတ္ထသဘာရှိချက်နှင့်။ တသွား၊
ထိုကြောင့်။ သခါရာ၊ သခါရတရားတို့သည်။ အာဗာဓာယ၊
အလိုသိမလိုက်ပါဘဲ ကျင်နာခံက် နှောင့်ယှက် ဖောက်ပြန်
ခြင်းရှိ။ သံဝတ္ထီ၊ ဖြစ်ကုန်၏။ “မေ၊ ငါ၏။ သခါရာ၊ သခါရ
တို့သည်။ ငံ ဟောနဲ့၊ ဤသိမ ဖြစ်ပလေစေကုန်။ မေ၊
ငါ၏။ သခါရာ၊ သခါရတို့သည်။ ငံ မာ အဟေသုံ၊ ဤသိမ^{မဖြစ်စေကုန်လင့်}။” လူတိ၊ ဤသိမ မိမိတို့ အလိုဆန္ဒအတိုင်း။
သခါရေသူ၊ သခါရတရားတို့။ န စ လအွှဲတို့၊ အခွင့်မရနိုင်။

(၆) ဝိညာဏက္ခနာ အနတ္ထဖြစ်ပုံ

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ဝိညာဏံ၊ သိမှုဝိညာဉ်
သည်။ အနတ္ထ၊ အစိုးမရ အလိုသိမလိုက် မိမိအလိုဆန္ဒ^{အတိုင်း မဖြစ်သော အနတ္ထအမှန်ပင်တည်း။}

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ဝိညာဏံ၊ သိမှုဝိညာဉ်
အပေါင်းသည်။ဟို၊ ကေနစင်စစ်။ အတ္ထ၊ အလိုသိမလိုက်သော
မိမိအလိုဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထသဘော ရှိသည်။
အဘဝိသာ၊ ဖြစ်ပါမှုကား။ လူဒဲ ဝိညာဏံ၊ ဤ ဝိညာဉ်
သည်။ အာဗာဓာယ၊ အလိုသိမလိုက်ပါ၍ ကျင်နာ ခံက်

နှောင့်ယှက် ဖောက်ပြန်ခြင်းငါး။ န သံဝဏ္ဏယျ၊ မဖြစ်
လေရာ။ “မေးငါ်။ ဝိညာဏ်၊ ဝိညာဉ်သည်။ ငံ ဟောတူ
ကြုံသိ ဖြစ်ပလေစေ။ မေးငါ်။ ဝိညာဏ်၊ ဝိညာဉ်သည်။
ငံ မာ အဟောသီ၊ ကြုံသိ မဖြစ်စေလဲ။” လူတို့၊ ကြုံသိ
မိမိတို့အလိုအန္တအတိုင်း။ ဝိညာဏေ၊ ဝိညာဉ်တရားအပေါင်း၌။
လင့်ထာ၊ အခွင့်ရနိုင်လေရှု၏။

ဘိက္ခဝေ၊ ချုစ်သားရဟန်းတို့။ ခေါ် စင်စစ်။ ယသွာ စာ
အကြောင်သို့သော အကြောင်းကြောင့်လျှင်။ ဝိညာဏ်၊ ဝိညာဉ်
တရားသည်။ အနတ္ထာ၊ အခိုးမရ အလိုသို့ မလိုက် မိမိ အလို
ဆန္ဒအတိုင်းမဖြစ်သော အနတ္ထ သဘောရှိချော်။ တသွား၊
ထို့ကြောင့်။ ဝိညာဏ်၊ ဝိညာဉ်တရားသည်။ အားကာယာ
အလိုသို့ မလိုက်ပါဘဲ ကျော်နားသံက် နှောင့်ယှက်ဖောက်ပြန်
ခြင်းငါး။ သံဝဏ္ဏတို့၊ ဖြစ်၏။ “မေးငါ်။ ဝိညာဏ်၊ ဝိညာဉ်
သည်။ ငံ ဟောတူ၊ ကြုံသိ ဖြစ်ပလေစေ။ မေးငါ်။
ဝိညာဏ်၊ ဝိညာဉ်သည်။ ငံ မာ အဟောသီ၊ ကြုံသိ မဖြစ်စေ
လဲ။” လူတို့၊ ကြုံသို့ မိမိတို့အလိုအန္တအတိုင်း။ ဝိညာဏေ၊
ဝိညာဉ်၌။ န စ လဗ္ဗာတို့၊ အာ့ုင့်မရနိုင်။

(2) ရှုပေါ်ခွာ့ လက္ခဏာရေး ၃-ပါး

ဘိက္ခဝေ၊ ချုစ်သား ရုဟန်းတို့၊ တံ့ထို့ ငါးဦးရား
မေးတော်မူသော စားအား၌၊ ခိုးအားယားအားယုံငိုး မူတ်ဆင်
ပြုကုန်သာနည်း။ ဘိက္ခဝေ၊ ချုစ်သားရုဟန်းတို့၊ ရှုပါးရွှေ့သာရား
သည်၊ နိုစွဲ ဝါ၊ ပြုသလေး၊ သနိုစွဲ ဝါ၊ ပြုသလေား။ လူတို့၊
ကြုံသို့ မေးတော်မူ ဘုံး ဒီးသာ။ ဘင္းဗုံး ဘုံးတော်

ကြီးသော မြတ်စွာဘုရား။ ရူပံ၊ ရုပ်တရားသည်။ အနိစ္စ၊
မမြဲပါဘုရား။ လူတို့ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယံ ပနာ၊ အကြင်ရုပ်တရား
သည်။ အနိစ္စ၊ မမြဲ။ တံထိုမမြဲသော ရုပ်တရားသည်။ ဒုက္ခာ ဝါ၊
ဆင်းရဲသလော သုခံ ဝါ၊ ချမ်းသာသလော။ လူတို့ ဤသို့
မေးတော်မူသည် ရှိသော်။ ဘဇ္ဇာ၊ ဘုန်းတော် ကြီးသော
မြတ်စွာဘုရား။ ဒုက္ခာ၊ ဆင်းရဲရှုံး အမှန်ပါဘုရား။ လူတို့ ဤသို့
လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယံ ပနာ၊ အကြင်ရုပ်တရား
သည်။ အနိစ္စ၊ မမြဲ။ ဒုက္ခာ၊ ဆင်းရဲ၏။ ဝိပရီကာမဓမ္မား၊
ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ တံ ထိုမြဲ
လည်းမမြဲ ဆင်းရဲလည်း ဆင်းရဲ ဖောက်လွှဲ ဖောက်ပြန်
ဖြစ်နေသော ရုပ်တရားကို။ “တံ၊ ဤ ရုပ်တရားကား။
မမ၊ ငါပိုင်သော ဥစ္စာတည်း။ ဧသော၊ ဤ ရုပ်တရားကား။
အဟမသို့၊ ငါဖြစ်၍နေ၏။ ဧသော၊ ဤ ရုပ်တရားကား။
မေ၊ ငါ၏။ အတ္ထာ၊ အလိုသို့ လိုက်သော အလိုဆန္ဒအတိုင်း
ဖြစ်တတ်သော အတ္ထတည်း”။ လူတို့ ဤသို့။ သမန့်ပယ်တို့၊
စွဲလမ်းထင်မြင် ရွှေဆင်ခြင်ခြင်းငါ။ ကဗ္ဗားနှု၊ သင့်လျော်
လျော်ပက်ပါမည်လောာ၊ လူတို့ ဤသို့ မေးဘားမူသည်
ရှိသော်။ ဘဇ္ဇာ၊ ဘုန်းတော် ကြီးသော မြတ်စွာဘုရား။
တံ၊ ဤသို့ စွဲလမ်းထင်မြှင့် ရွှေဆင်ခြင်ခြင်းသည်။ နော တို့
မသင့်ပါဘုရား။ လူတို့ ဤသို့ လျောက်ထား ကြကုန်၏။

(က) နာမက္ခနာလေးပါး၌ လက္ခဏာရေး ၃-ပါး

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ဝေဒနာ၊ ခံစားမူဝေဒနာ၊ အပေါင်းသည်။ နှစ်ဗို့ ဝါ၊ မြဲသလော့၊ အနှစ်ဗို့ ဝါ၊ မမြဲသလော့၊ လူတို့၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘင္း၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ အနှစ်ဗို့၊ မမြဲပါဘုရား။ လူတို့၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယံ ပနာ၊ အကြိုင်ဝေဒနာ တရားသည်။ အနှစ်ဗို့၊ မမြဲ။ တံ့ထိုမြဲသော ဝေဒနာတရား သည်။ ဒုက္ခို့ ဝါ၊ ဆင်းရဲသလော့သုခံ ဝါ၊ ချမ်းသာသလော့။ လူတို့၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘင္း၊ ဘုန်းတော် ကြီးသော မြတ်စွာဘုရား။ ဒုက္ခို့၊ ဆင်းရဲရှိုး အမှန်ပါဘုရား။ လူတို့၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ယံ ပနာ၊ အကြိုင်ဝေဒနာ တရားသည်။ အနှစ်ဗို့၊ မမြဲ။ ဒုက္ခို့၊ ဆင်းရဲ၏။ ဝိပရိဏာမ-ပုံး၊ ဖောက်ပြန် ပြောင်းလဲ တတ်သော သဘောရှိ၏။ တံ့ထိုမြဲလည်းမမြဲ ဆင်းရဲလည်းဆင်းရဲ ဖောက်လွှာဖောက်ပြန် ဖြစ်နေသော ဝေဒနာတရားကို။ “တံ့ ဤ ဝေဒနာတရား ကား။ မမာ ငါပိုင်သော ဉာဏ်တည်း။ ငါသော့၊ ဤ ဝေဒနာ တရားကား။ အဟမသို့၊ ငါဖြစ်ရှုနေ၏။ ငါသော့၊ ဤ ဝေဒနာ တရားကား။ မေး၊ ငါ၏။ အတ္ထာ၊ အလိုသို့လိုက်သော အလို ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထတည်း”။ လူတို့၊ ဤသို့။ သမန်ပသို့တုံး၊ စွဲလုံးထုံးမြင် ရွှေဆင်ခြင်းခြင်း၏။ ဂလုံး နာ သင့်လျောက်ပတ်ပါမည်လော့။ လူတို့၊ ဤသို့ မေးတော်

မူသည်ရှိသော်။ ဘန္တေ၊ ဘုန်းတော်ကြီးသောမြတ်စွာဘုရား။
တေ၊ ဤသို့ ငဲ့လမ်းထင်မြင် ရှုဆင်ခြင်ခြင်းသည်။ နော ဟို
ပသင့်ပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ သညာ၊ မှတ်သားမှ
သညာ အပေါင်းသည်။ နိစွာ ဝါ၊ မြေသလော့။ အနိစွာ ဝါ၊
မမြဲသလော့၊ လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊
ဘုန်းတော်ကြီးသောမြတ်စွာဘုရား။ အနိစွာ၊ မမြဲပါဘုရား။
လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ယံ ပနာ၊ အကြင်သညာ
တရားသည်။ အနိစွာ၊ မမြဲ။ တံ၊ ထိုမမြဲသော သညာတရား
သည်။ ဒုက္ခံ ဝါ၊ ဆင်းရဲသလော့။ သုခံ ဝါ၊ ချမ်းသာသလော့။
လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တေ၊ ဘုန်းတော်
ကြီးသော မြတ်စွာဘုရား။ ဒုက္ခံ၊ ဆင်းရဲရိုး၊ အမှန်ပါဘုရား။
လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ယံ ပနာ၊ အကြင်သညာ
တရားသည်။ အနိစွာ၊ မမြဲ။ ဒုက္ခံ၊ ဆင်းရဲ၏။ ဝိပုရီဏာမခမံ့၊
ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ တံ၊ ထိုမြဲ
လည်းမမြဲ ဆင်းရဲလည်းဆင်းရဲ ဖောက်လွှာ ဖောက်ပြန်
ဖြစ်နေသော သညာတရားကို။ “တံ၊ ဤသညာတရားကား။
မမာ၊ ငါပိုင်သော ဉာဏ်း၊ ငါသော၊ ဤ သညာကရား
ကား။ အဟမသို့၊ ငါဖြေချုပ်နေ၏။ ငါသော၊ ဤသညာတရား
ကား။ မေ၊ ငါ၏။ အကြား၊ အလိုသို့ လိုက်သော အလိုဆန္ဒ
အတိုင်းဖြစ်တတ်သောအကြောင်း”။ လူတိ၊ ဤသို့။ သမာ-
နုပသို့ဘုံး၊ ငဲ့လမ်းထင်မြင် ရှုဆင်ခြင်းငါ။ ကလ္လာ နှု

သင့်လျော် လျောက်ပတ် ပါမည်လော်။ လူတိ၊ ဤသို့ မေး
တော်မူသည်ရှိသော်။ ဘဇ္ဇာ၊ ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရား။ တော်၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင် ခြင်းသည်။
နော ဟို၊ မသင့်ပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြ
ကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ သခါနာ၊ ပြုပြင်စီရင်မှု
သခါရအပေါင်းတို့သည်။ နိစွာ ဝါ၊ မြေကုန်သလော်။ အနိစွာ
ဝါ၊ မမြေကုန်သလော်။ လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။
ဘဇ္ဇာ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ အနိစွာ
မမြေကုန်ပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ဟံ ပနာ၊ အကြောင်သခါရ
တရားသည်။ အနိစွာ၊ မမြေ။ တံ၊ ထိမမြေသော သခါရတရား
သည်။ ဒုက္ခံဝါ၊ ဆင်းရဲသလော်။ သုခံဝါ၊ ချမ်းသာသလော်။
လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘဇ္ဇာ၊ ဘုန်းတော်
ကြီးသော မြတ်စွာဘုရား။ ဒုက္ခံ၊ ဆင်းရဲရှိုး၊ အမှန်ပါဘုရား၊
လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချစ်သား ရဟန်းတို့။ ယံ ပနာ၊ အကြောင် သခါရ
တရားသည်။ အနိစွာ၊ မမြေ၊ ဒုက္ခံ၊ ဆင်းရဲ၏။ ဝိပရိဏာမဓမ္မံ၊
ဖောက်ပြန်ပြောင်းလဲတတ်သော သဘောရှိ၏။ တံ၊ ထိမြေ
လည်းမမြေ ဆင်းရဲလည်းဆင်းရဲ ဖောက်လွှဲ ဖောက်ပြန်
ဖြစ်နေသော သခံရ တရားကို။ “တော်၊ ဤသခါရတရား
ကား။ မမ၊ ငါပိုင်သော ဥစ္စာတည်း။ ငေသာ၊ ဤသခါရ
တရားကား။ အဟမသို့၊ ငါပြုပြုနေ၏။ ငေသာ၊ ဤသခါရ
တရားကား။ မေ၊ ငါ၏။ အတ္ထာ၊ အလိုသို့ လိုက်သော

အလို့ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထတည်း”။ လူတိ၊ ဤသို့။ သမန္ပသိတု၊ စွဲသမ်းထင်မြင် ရှုဆင်ခြင်းငါး။ ကပ္ပါနဲ့ သင့်လျော် လျောက်ပတ်ပါမည်လော့။ လူတိ၊ ဤသို့ မေးတော် မူသည်ရှိသော်။ ဘန္တော်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား၊ တော်၊ ဤသို့ စွဲလမ်းထင်မြင် ရှုဆင်ခြင်းခြင်းသည်။ နော ဟို၊ မသင့်ပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချုစ်သား ရဟန်းတို့။ ဝိညာဏ်၊ သိမှုဝိညာဉ် အပေါင်းသည်။ နိစုံ ဝါ၊ မြှုသလော့။ အနိစုံ ဝါ၊ မမြှုသ၊ လော့။ လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တော်၊ ဘုန်းတော် ကြီးသော မြတ်စွာဘုရား။ အနိစုံ၊ မမြှုပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချုစ်သား ရဟန်းတို့။ ယံ ပနာ၊ အကြင် ဝိညာဉ် တရားသည်။ အနိစုံ၊ မမြှု။ တဲ့ ထို မမြှုသော ဝိညာဉ် တရားသည်။ ဒုက္ခုံ ဝါ၊ ဆင်းရဲသလော့။ သူခံ ဝါ၊ ချမ်းသာ သလော့။ လူတိ၊ ဤသို့ မေးတော်မူသည်ရှိသော်။ ဘန္တော်၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရား။ ဒုက္ခုံ၊ ဆင်းရဲရိုးအမှန် ပါဘုရား။ လူတိ၊ ဤသို့ လျောက်ထားကြကုန်၏။

ဘိက္ခဝေ၊ ချုစ်သား ရဟန်းတို့။ ယံ ပနာ၊ အကြင် ဝိညာဉ် တရားသည်။ အနိစုံ၊ မမြှု။ ဒုက္ခုံ၊ ဆင်းရဲ၏။ ဝိပရိကာမဓမ္မုံ၊ ဖောက်ပြန် ပြောင်းလဲတတ်သော သဘောရှိ၏။ တဲ့ ထိုမြှု လည်းမမြှု ဆင်းရဲလည်းဆင်းရဲ ဖောက်လွှဲ ဖောက်ပြန် ဖြစ်နေသော ဝိညာဉ်တရားကို။ “တော်၊ ဤဝိညာဉ်တရားကား။ မမှ ငါပိုင်သော ဥစ္စာတည်း။ သော့၊ ဤဝိညာဉ်

တရားကား။ အဟမသို့၊ ဂါဖြစ်၍နေ၏။ သော၊ ဤပိုညာ့
တရားကား။ မေးငါ၏။ အတ္ထ၊ အလိုသို့ လိုက်သော အလို
ဆန္ဒအတိုင်းဖြစ်တတ်သော အတ္ထတည်း”။ လူတို့ ဤသို့။
သမနုပသံတုံး၊ စွဲလမ်းထင်မြင် ရှုဆင်ခြင်ခြင်းငါ။ ကလျုံ နှု
သင့်လျှော် လျောက်ပတ်ပါမည်းလော့။ လူတို့ ဤသို့ မေး
တော်မူသည်ရှိသော်။ ဘန္တော်၊ ဘုန်းတော်ကြီးသော မြတ်စွာ
ဘုရား။ တော် ဤသို့ စွဲလမ်းသင်မြင် ရှုဆင်ခြင်ခြင်းသည်။
နောကို၊ မသင့်ပါဘုရား။ လူတို့ ဤသို့ လျောက်ယားကြ
ကုန်၏။

(၉) ရုပ်တရားကို တက္ကာ၊ မာန၊ ဒိဋ္ဌဂါဟတ္ထိဖြင့်
မရှုကြည့်အပ်ပုံ

ဘို့က္ခဝေ၊ ချစ်သားရဟန်းတို့။ တသွား၊ ထို့မမြှုမူသဘော၊
ဆင်းရှုံးသဘော၊ အလိုမလိုက်မူသဘောတို့၏ ပေါ်လောကြီး
ထင်ရှားရှိ နေသောကြောင့်။ အတိတာနာဂတ္တပစ္စပ္ပန္နာ
လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္ထုံးသော အနာ
ဂတ်ကာလ၊ ယခု မျက်မောက် ပစ္စပ္ပန်ကာလ၌ ဖြစ်သော့။
ယံ ကိုယ့် ရှုပုံ၊ အကြင် အလုံးစုံသော ရုပ်တရားသည်င်း။
အေးကြုံပါမိမိအတွင်းသုတေသန၏ဖြစ်သောရုပ်တရားသည်င်း။
မဟုဒ္ဒို ဝါ၊ အပသန္တာန္တာ ဖြစ်သော ရုပ်တရားသည်င်း။
ဉာဏ်ဘို့က် ဝါ၊ ကြမ်းတမ်းသော ရုပ်တရားသည်င်း။ သူခုမုံ ဝါ၊
သိမ်းမွှေ့သော ရုပ်ဘရားသည်င်း။ ဘိန်းဝါ၊ ယုတ်ည့်သော
ရုပ်တရားသည်င်း။ ပကိတ် ဝါ၊ မြင့်မြတ်သော ရုပ်တရား
သည်င်း၊ ယံ ခုရော ဝါ၊ အကြင် အဝေးနှုံးဖြစ်သော ရုပ်
တရားသည်င်း။ ယံ သန္တာကေ ဝါ၊ အကြင် အနီးနှုံးဖြစ်သော

ရုပ်တရားသည်၏။ အထိုး၊ ရုပ်ပေါင်း များထွေ ရှိကြလေ။
သုံး၊ ခပ်သီးဥသုံး အလုံးစုံသော။ တော် ရုပ်၊ ထိုရုပ် ဟူသမျှ
သည်။ နဲ့ မမ၊ ငါပိုင်ဥတ္ထာမဟုတ်။ သော်၊ ထို ရုပ်အပေါင်း
သည်။ နဲ့ အဟမသို့၊ ငါဖြစ်ရှိ နေသည်မဟုတ်။ သော်၊ ထို
ရုပ်အပေါင်းသည်။ မမ၊ ငါ။ နဲ့ အတ္ထာအလိုသို့ လိုက်သော
အလိုဆန္ဒအတိုင်းဖြစ်တတ်သော အတ္ထမဟုတ်။ ကုတ် ဝေးကြုံသို့
ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ တော်၊ ထိုခပ်သီးဥသုံး ရုပ်ဟူသမျှ
အလုံးစုံကို။ ယထာဘူးတဲ့၊ မဖောက်မပြန် ဟုတ်မှန်သော
အတိုင်း။ သမ္မပ္မညာယ၊ ရုပ်ခဲနာမဲ့ ဖြိုခဲဖောက်ထွင်း
ပိပသနာ ဉာဏ်အလင်းဖြင့်။ ဒွှေ့ဗုံး၊ ရှုဆင်ခြင်အပ်၏။

(၁၀) ဝေအနာတရားကို တက္ကာ၊ မာန၊ ဒိဋ္ဌဂါဟတ္ထိဖြင့်
ရှုကြည့်အပ်ပုံ

ဘိက္ခာ၊ ချစ်သား ရဟန်းတို့။ အတီတာနာဂတ်-
ပစ္စုပ္ပန္နာ၊ လွန်လေပြီးသော အတိတ်ကာလ၊ လာလတ္ထာ-
သော အနာဂတ်ကာလ၊ ယခု မျက်မှုာက် ပစ္စုပ္ပန်ကာလ၏
ဖြစ်သော။ ယာ ကာစိ ဝေအနာ၊ အကြောင် အလုံးစုံသော
ဝေအနာတရားသည်၏။ အာဇာတ္ထုံး ဝါ၊ မိမိ အတွင်းသန္တာန္တာ
ဖြစ်သော ဝေအနာသည်၏။ ဗဟိုခွဲ ဝါ၊ အပသန္တာန္တာ
ဖြစ်သော ဝေအနာသည်၏။ ဉာဏ်ရိကာ ဝါ၊ ကြမ်းတမ်း
သော ဝေအနာသည်၏။ သူခုံမှာ ဝါ၊ သိမ်မွေ့ သော ဝေအနာ
သည်၏။ ဟိနာ ဝါ၊ ယုတ်ညွှေ့သော ဝေအနာသည်၏။
ပက္ကတာ ဝါ၊ မြင့်မြတ်သော ဝေအနာသည်၏။ ယာ ခွှေရေ ဝါ၊
အကြောင်အဝေး၍ ဖြစ်သော ဝေအနာသည်၏။ ယာ သန္တာ-

ကေ ဝါ၊ အကြင်အနီး၌ဖြစ်သော ဝေဒနာသည်ရှင်း။ အထို၊
ဝေဒနာများထွေ ရှိကြလေ၏။ သဗ္ဗာ၊ ခပ်သိမ်းဥယျာဉ် အလုံး
စုံသော။ တော်သော ဝေဒနာ၊ ထိုဝေဒနာ ဟူသမျှသည်။
“နှမမ၊ ငါပိုင် ဥစ္စာမဟုတ်။ သော၊ ထို ဝေဒနာအပေါင်း
သည်။ န အဟမသို့ ငါဖြစ်၍ နေသည်မဟုတ်။ သော၊ ထို
ဝေဒနာ အပေါင်းသည်။ မေ၊ ငါ၏။ န အတ္ထ၊ အလိုသို့
လိုက်သော အလိုသန္တအတိုင်းဖြင့်တတ်သော အတ္ထမဟုတ်”။
လူတိ ဝါ၊ ဉှုံးဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ တော်၊ ထိုခပ်သိမ်း
ဥယျာဉ် ဝေဒနာဟူသမျှ အလုံးစုံကို။ ယထာဘူတံ၊ မဖောက်
မပြန် ဟုတ်မှန်သောအတိုင်း။ သမ္မပ္မညာယ၊ ရုပ်ခဲ နာမ်ခဲ
ဖြို့ခဲဖောက်ထွင်း ဝိပဿနာဉာဏ်အလင်းဖြင့်။ ဒွှေ့ဗုံး၊ ရှုဆင်
ခြင်အပ်၏။

(၁၁) သညာတရားကို တက္ကာ၊ မာန၊ ဒိဋ္ဌဂါဟတို့ဖြင့် မရှိကြည့်အပ်ပုံ

ဟိုကွေး၊ ချုစ်သား ရဟန်းတို့။ အတိတာနာဂတ်-
ပစ္စာပ္ပါဒာ၊ လွန်လေပြီးသော အတိတ်ကာလ၊ လာလတဲ့ သော
အနာဂတ်ကာလ၊ ယခုမျှက်မောက် ပစ္စာပ္ပါဒ်ကာလ၏ဖြစ်သော။
ယာကာစိ သညာ၊ အကြင် အလုံးစုံသော သညာ တရားသည်
ရှင်း။ အော့တွေ့ ဝါ၊ မိမိ အတွင်းသန္တာန်၌ ဖြစ်သော သညာ
သည်ရှင်း။ ဗဟိုဒွှေ့ ဝါ၊ အပသန္တာန်၌ ဖြစ်သော သညာသည်
ရှင်း။ အြော့ရိကာ ဝါ၊ ကြမ်းတမ်းသော သညာသည်ရှင်း။
သူခုမာ ဝါ၊ သိမ်ဆုံးသော သညာသည်ရှင်း။ ဟိနာ ဝါ၊
ယုတ်ညုံးသော သညာသည်ရှင်း။ ပကိတာ ဝါ၊ မြင့်မြတ်သော
သညာသည်ရှင်း။ ယာ ဒွှေ့ရေ ဝါ၊ အကြင် အဝေး၌ ဖြစ်သော

သညာသည်ငှုံး။ ယာ သန္တိကေဝါ၊ အကြင်အနီး၌ဖြစ်သော
သညာသည်ငှုံး။ အထို့၊ သညာများထွေ ရှိကြလေ။
သွား၊ ပဲပိမ်းဥသုံး အလုံးစုံသော။ တော်-သော သညာ၊ ထို့
သညာဟူသမျှသည်။ “န မမ၊ ငါပိုင်းနွှာ မဟုတ်။ ငေသာ၊
ထို့သညာအပေါင်းသည်။န အဟမသ္ဌားငါဖြစ်၍နေသည်မဟုတ်။
ငေသာ၊ ထို့သညာ အပေါင်းသည်။ မေ၊ ငါ၏။ န အတ္ထာ၊
အလို့သို့ လိုက်သော အလို့ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထ
မဟုတ်”။ ကြတိ ငါ၊ ကျို့ဆိုအပ်ခဲ့ပြီးသော နည်းဖြင့်။ တော်၊
ထို့ပဲပိမ်းဥသုံး သညာ ဟူသမျှ အလုံးစုံကို။ ယထာဘူတာ၊
မဖောက်မပြန် ဟုတ်မန်သောအတိုင်း။ သမ္မပ္မညာယ၊ ရုပ်ခဲ
နာမ်ခဲ ဖြို့ခွဲဖောက်ထွင်း ပိုပသုနာဉာဏ်အလင်းဖြင့်။ ဒွှေ့၊
ရှုဆင်ခြင်အပ်၏။

(၁၂) သခံရတရားတိုကို တဏ္ဍာ၊ မာန၊ ဒီဇိုဂါဟတို့ပြင့် မရှိကြည့်အပ်ပုံ

ဘိက္ဗဝေ၊ ချစ်သားရဟန်းတို့။ အတိတာနာဂတ်ပစ္စာ့နှာ၊
လွန်လေပြီးသော အတိတာကာလ၊ လာလတ္ထာ့သော အနာဂတ်
ကာလ၊ ယခု မျက်မောက် ပစ္စာ့နှာကာလ၏ ဖြစ်ကုန်သော။
ယေ ကေစိ သခံရရာ၊ အကြင် အလုံးစုံသော သခံရ တရား
တို့သည်ငှုံး။ အော့တွဲ ဝါ၊ မိမိအတွင်းသန္တာနှင့် ဖြစ်သော
သခံရရတို့သည်ငှုံး။ ဗဟိုခွဲ ဝါအပသန္တာနှင့်ဖြစ်သောသခံရ
တို့သည်ငှုံး။ ဉာဏ်ရိကာ ဝါ၊ ကြမ်းတမ်းသော သခံရ
တို့သည်ငှုံး။သုခုခုမာ ဝါ၊ သိမ်မွှေ့သော သခံရတို့သည်ငှုံး။
ဟနာ ဝါ၊ ယုတ်ည့် သော သခံရတို့သည်ငှုံး။ ပဏီတာ ဝါ၊

မြင့်မြတ်သော သခြားရ တို့သည်ငှင့်း။ ယေ ဒုရေ ဝါ၊ အကြောင်
အဝေး၌ ဖြစ်သော သခြားရတို့သည်ငှင့်း။ ယေ သွှေ့ကေ ဝါ၊
အကြောင်အနဲ့၌ ဖြစ်သော သခြားရတို့သည်ငှင့်း။ အတ္ထီ၊ သခြားရ
များထွေ ရှုကြလေကုန်၏။ သံ့ဗြော၊ ခပ်သံ့မ်းဥသုံး အလုံးစုံ
ကုန်သော။ တော်-တော် သခြားရ၊ ထိုသခြားရ ဟူသမျှတို့သည်။
“န မမ၊ ငါပိုင်ဥ္ဓာမဟုတ်။” သော၊ ထိုသခြားရအပေါင်းသည်။
န အဟမသံ့ဗြောဖြစ်ရှု နေသည် မဟုတ်။ သော၊ ထိုသခြားရ^၁
အပေါင်းသည်။ မေ၊ ငါ၏။ န အတ္ထာ၊ အလို့သံ့ လိုက်သော
အလို့ဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထမဟုတ်”။ ကြတိုင်း၊
ဤသံ့ ဆိုအပဲခဲ့ပြီးသော နည်းဖြင့်။ တော်၊ ထိုခပ်သံ့မ်းဥသုံး
သခြားရဟူသမျှ အလုံးစုံကို။ ယထာဘူတ်၊ မဖောက်မပြန်
ဟုတ်မှန်သော အတိုင်း။ သမ္မပ္မညာယ၊ ရုပ်ခဲ နာမ်ခဲ ဖြို့ခဲ့
ဖောက်ထွင်း ဝိပဿနာဉာဏ် အလင်းဖြင့်။ ဒုဋ္ဌံ့၊ ရှုဆင်ခြင်း
အပ်၏။

(၁၃) ဝိညာဉ်တရားကို တကူာ၊ ပာန်၊ ဒီဇိုင်းဂတ္ထီဖြင့် ရှုကြည့်အပ်ပုံ

ဘုက္ခဝေ၊ ချုစ်သား ရဟန်းတို့။ အတိတာနာဂတပစ္စာပွဲပြန်း၊
လွန်ပေပြီးသော အတိတ်ကာလ၊ လာလတ္ထု့သော အနာဂတ်
ကာလ၊ ယခုမျက်မောက် ပစ္စာပွဲနှင့် ကာလ၌ ဖြစ်သော၊ ယံ့ကို့
ဝိညာဉ်၊ အကြောင် အလုံးစုံသော ဝိညာဉ် တရားသည်ငှင့်း။
အော့တ္ထု့ ဝါ၊ မိမိ၏ အတွင်းသွောက်၌ ဖြစ်သော ဝိညာဉ်သည်
ငှင့်း။ ဗဟို၏ ဝါ၊ အပသွောက်၌ ဖြစ်သော ဝိညာဉ်သည်ငှင့်း။
ဗြို့ဗြို့ရိုက် ဝါ၊ ကြမ်းတမ်းသော ဝိညာဉ်သည်ငှင့်း။ သူခုမဲ့ ဝါ၊
သံ့မ်းမွေးသော ဝိညာဉ်သည်ငှင့်း။ ဟံ့န့် ဝါ၊ ယုတ္တည့်သော

ဝိညာဉ်သည်ရင်း။ ပကိုတ် ဝါ၊ မြင့်မြတ်သောဝိညာဉ်သည်ရင်း။ ယံ ဒုရေ ဝါ၊ အကြင် အဝေး၏ ဖြစ်သော ဝိညာဉ်သည်ရင်း။ ယံ သန္တိကေ ဝါ၊ အကြင်အနီး၏ ဖြစ်သော ဝိညာဉ်သည်ရင်း။ အတ္ထိ၊ ဝိညာဉ်များထွေ ရှိကြလေ၏။ သုံး၊ ခပ်သိမ်းဥသုံး အလုံးစုံသော။ တော် ဝိညာဏ်၊ ထိုဝိညာဉ်ဟူသမျှသည်။ “နှ မမ၊ ငါပိုင်ဥစ္စာမဟုတ်။ ငေသာ၊ ထိုဝိညာဉ် အပေါင်းသည်။ နှ အဟမသို့၊ ငါဖြစ်၍ နေသည်မဟုတ်။ ငေသာ၊ ထိုဝိညာဉ် အပေါင်းသည်။” မေ၊ ငါ၏။ နှ အတ္ထ၊ အလိုသီ လိုက်သော အလိုဆန္ဒအတိုင်း ဖြစ်တတ်သော အတ္ထမဟုတ်”။ ကုတ္တ ငံ၊ ဤသို့ ဆိုအပ်ခဲ့ပြီးသောနည်းဖြင့်။ တော်၊ ထိုခပ်သိမ်း ဥသုံး ဝိညာဉ်ဟူသမျှ အလုံးစုံကို။ ယထာဘူတ်၊ မဖောက်မပြန့်ဟုတ်မှန်သော အတိုင်း။ သမ္မပ္ပညာယ၊ ရုပ်ခဲနာမဲ့ ဖြို့ခဲ့ဖောက်ထွင်း ပိပသာနာ ဉာဏ်အလင်းဖြင့်။ ဒွှေ့ဗုံး၊ ရှုဆင်ခြင် အပ်၏။

(၁၄) နို့မြန်ညွှန်မှုစု၍ မဂ်ကိုစွဲ တဆယ့် ခြောက်ချက်ဖြစ်ပုံ ဘိက္ခဝေ၊ ချစ်သားရဟန်းတို့။ ငံ၊ ဤသို့ ခန္ဓာကီးပါး တို့၏ မမြေသော အနိစ္စသဘော၊ ဆင်းရဲသော ခုံက္ခသဘော၊ အစိုးမရခသာ အနတ္ထသဘောကို ဟောခဲ့ပြီးသော အတိုင်း။ ပသုံး ပသေန္တာ၊ ပိုင်ပိုင်ထင်ထင် ရှုဆင်ခြင်သည်ရှိသော်။ သူတစိုး၊ ရုပ်နာမဲ့ တရားတို့၏ များသော အကြား အမြဲ့ ရှိသော်။ အရိယသာဝကော၊ ငါဘုံရား၏ တပည့်မြတ်သည်။ ရုပ်သိမ်း၊ ရုပ်တရားအစွဲလည်း။ နို့မြန်တို့၊ အနှစ်သာရ မတွေ့ဘဲ ဖြို့ငွေ ပျင်းမှန်းလေ၏။ ဝေအနာယပို့၊ ခံစားမှု

စံစားမှု ဝေဒနှာအစဉ်လည်း။ နိမ့်နှုန်း၊ အနှစ်သာရမတွေ့ဘဲ
ပြီးငွေ့ပျော်မှန်းလေ၏။ သညာယပါ၊ မှတ်မှု သားမှု သညာ
အစဉ်လည်း။ နိမ့်နှုန်း၊ အနှစ်သာရမတွေ့ဘဲ ပြီးငွေ့ပျော်မှန်း
လေ၏။ သခါးရေသပါ၊ ပြုပြင်မှု သခါးရအစုတိနှုန်းလည်း။ နိမ့်နှုန်း၊
အနှစ်သာရ မတွေ့ဘဲ ပြီးငွေ့ပျော်မှန်းလေ၏။ ဝိညာဏသိမ့်၊
အာရုံသံမှု ဝိညာဏ အစဉ်လည်း။ နိမ့်နှုန်း၊ အနှစ်သာရ
မတွေ့ဘဲ ပြီးငွေ့ပျော်မှန်းလေ၏။

နိမ့်နှုန်း၊ နိမ့်နှုန်းနှော်သာပွဲကျော် အနှစ်သာရ မတွေ့ဘဲ ပြီးငွေ့
ပျော်မှန်းလေသည်၌ ဝိရွှေ့တိ၊ မတွေ့ယ်မတာ မသာ
ယာဘဲ တက္ကာပြတ်ကင်းလေ၏။ ဝိရာဂါ၊ မတွေ့ယ်မတာ မသာ
ယာဘဲ တက္ကာပြတ်ကင်းမူးကြောင်း။ ဝိမှုစွဲတိ၊ ကိုလေသာ
ဝိမှုတွဲးမှ လွှာတ်ကင်းထွက်မြောက်လေ၏။ ဝိမှုတွဲသိုး၊ ကိုလေ
သာ ဝိမှုတွဲးမှ လွှာတ်ကင်း ထွက်မြောက်လေသည် ရှိသော်။
ဝိမှုတွဲမိဟ်၊ ကျော်ပေါ်ပြီ လွှာတ်လေပြီဟူ၍။ ဥက္က၊ ဟုတ်တိုင်း
အမှန် သံသောဉ်သည်။ ဟောတိ၊ ဖြစ်ပေါ်လေ၏။

၉၁တိ၊ ဘဝအသစ် အဖြုတ်မစဲ အသစ်အသစ် လဲရမှုသည်။
မီကာ၊ အစတုံး၍ ကုန်သုံးခဲ့ရလေပြီ။ ပြုဟွှေစရိယ်၊ မြတ်သော
အကျင့်ဟူသမျှကို။ ဂုဏ်သုံးခြင်းကိစ္စ ပြီးစီးခဲ့လေပြီ။
ကာရုဏ်ယ်၊ သစ္စာလေးသွယ်၍ ပြုသွယ်ဟူသမျှ မဂ်ကိစ္စကို။
ကဗျာတိ၊ ကိစ္စတုံးအောင် လုံးလုံး၌ ပြုအပ်လေပြီ။ ကဲကဲ့ကွာယာ
ဦး၊ ပုံးပုံး၊ ခန္ဓာအစဉ်မှာ၊ အပေခုံ၊ တပါးသော ခွဲ့ာအစဉ်
သည်။ နတ္ထိ၊ ကင်းပြတ်ကျော်ကြော် မရှိဘေး။ ကူးတိ၊ ကြိသိုး။
ပေးနာက်၊ ထွန်းကင်းလိန်းတာက် အသံဉ် ပေါ်ပေါက်
လေ၏။

(၁၅) ပည်ဝင်ရဟန်းများ ရဟန္တာဖြစ်ပုံ

လူစံ၊ ဤအနတ္တလက္ခဏသုတ် စကားတော်ကို။ ဘဂဝါ၊ ဘုန်းတော်ကြီးသော မြတ်စွာဘုရားသည်။ အဝေါစ၊ အနတ္တညောက် အမြင်သနအောင် ဉာဏ်ရောင်အလင်းဖွင့်၍ ကျူးရင့် ဟောကြားတော်မူပေါ်။ ပည်ဝင်ယာ၊ ကောဏ္ဍညာ အမှုး ငါးဦး အစုအဝေးရှိကုန်သော။ ဘိက္ခာ။ ရဟန်းတို့သည်။ အတ္တ-မနာ၊ အနတ္တညောက် ထက်သနပွင့်လင်း ဝမ်းမြောက်ခြင်း ရှိကုန်သည့်ဖြစ်၍။ ဘဂဝတော့ဘုန်းတော်ကြီးသော မြတ်စွာ ဘုရား၏။ ဘာသိတဲ့၊ ဟောတော်မူအပ်သော အနတ္တ-လက္ခဏ သုတ်တော်ကြီးကို။ အဘိန္ဒြုံး ရွင်လန်း အားရ နှစ်သက်ကြလေကုန်သတည်း။

လူမသိုံး စ ပန် ဝေယျာကရဏသိုံး၊ ဂါထာ မဖက် စုံကြိုယ သက်သက် ဖြစ်သော ဤအနတ္တ လက္ခဏသုတ်တော် ကြီးကို။ ဘည်မာနေ၊ ဟောတော်မူအပ်သည့်ရှိခသ်။ ပည်-ဝင်ယာနှင့်၊ ကောဏ္ဍညာအမှုး ငါးဦး အစုအဝေး ရှိကုန်သော။ ဘိက္ခာနှင့်၊ ရဟန်းတို့အား။ အနုပါဒါယ၊ ရုပ် နာမ် ခန္ဓာတို့ သာယာ စွဲပြုခြင်း မရှိဘဲ။ အာသဝေဟို၊ စီးသွှန် ကျလျော့၊ အာသဝေတို့မှု။ စိတ္တာနို့၊ စိတ်တို့သည်။ ဝိမှုစို့ သူ၊ ကျွတ်လွှတ် ကြလေကုန်သတည်း။ ဝါ၊ ရဟန္တာဖြစ်ကြလေကုန်သတည်း။

အနတ္တလက္ခဏသုတ်၊ အနတ္တလက္ခဏသုတ်သည်၊
နိုင်တဲ့၊ ပြီးပြီး

အနတ္တလက္ခဏသုတ် နိယယသစ်ပြီး၏။

ကျေးဇူးရင် လယ်တိဆရာတော်ဘုရားကြီး
ရေးသား ဆုံးမတော်မူအပ်းသာ
ဆုံးမစာ

ဆိုပိမ့် မညှာစွဲစွဲ နာလော့ဂို့ သဲမျှပွင့်ကုန်ကြသား၊
ဘုရားသာသနာ၊ ခေတ်အခါတ္ထု၊ လူရှာနားမြှို့နှင့်ကြိုးကြုံ
လည်း၊ အမိုက် မချော့၊ အလိုက်နေရှိ၊ အခြေ မကြီးး၊ အချဉ်း
နှီးလျှင်၊ ယိုးတီးယောင်တောင်၊ ခါတ်းအောင်တည်း၊ သန်းခေါင်
လက္ခာ်၊ တော်အပ်လယ်၍၊ ရှုစ်နှုတ်ပတ်ကုံး၊ အပြုံ့ဖုံးလည်း
မိုးလုံး တိမ်တိုက်၊ လျှပ် မကြိုးကြသား၊ အမိုက်အပြား၊
အင် လေးပါးထက်၊ နှင့်ကား နှထာ်၊ မက မူးပေါင်း၊
လူဘာ်လူရှာ့၊ သာသနာ၍၊ ကြွားတော်၍၊ ယုံ
တွေလည်း၊ အလေ့ မလွှာ၊ အမျှားနဲ့လျှင်၊ မိုက်ပြုနှင့်နှင့်၊ မိုက်စ
ရှင်း၊ မျက်မြှင်လောက်၊ ကြိုဘဝကား၊ ခုံက္ခာစင်းစင်း၊ ချမ်းသာ
ကင်း၏၊ သေမင်းအစာ၊ နှင့်ခန္ဓာကို၊ တဏောဘီလူး၊ အမောင်း
ပူး၍၊ အရှုံးပိုင်ပြင်၊ နှင့်ကိုယ်ထင်း၊ နှင့်နှင့်မဆိုင်၊ နှင့်ပိုင်
မဟုတ်၊ နှင့်ရှုပ်၊ နှင့်နာမ်၊ နှင့်သွေးနှင့်ကို၊ နှင့်ညာက် မစူး၊ အပေါ်
ဖြူး၍၊ မူးမူးမေ့ခမူး၊ အမျှားလေ့ဖြင့်၊ နေ့ရက်အပုံးလွန်ခဲ့တဲ့ပြု
အာရုံဝတ္ထု၊ မီးစာစုကို၊ မူးမူးရရှာ့၊ င် အားကျေလည်း၊ စားပြု
သေမင်း၊ သူ့တပ်နှင့်ကားမပိုင်းဆန်သာ၊ နှင့် ခန္ဓာသည် ပြောပုံး
အပြီး၊ ပြုစ်လုန်းပြီး၊ ရီးတီးနား ဘား၊ သော်သွားလည်း၊
တရားမကြုံယ်၊ အထုပ်ယောက်၊ အပါယ်စခန်း၊ သွားမြဲလမ်း၍

တပန်းဟိုက်ဟိုက်၊ တရှိုက်ငင်ငင်၊ တပြင်ပြိုပြို၊ ဆင်းရပိုလျက်၊
ထိုထိုဘဝ၊ အနှစ်လျင်၊ အစမဆုံး၊ အများထုံးဘည်း၊ အနှစ်း
မပျက်၊ အောက်နရက်ဝယ်၊ တသက်နွှယ်နွှယ်၊ အမြစ်တွေယ်သံ့၊
အပါယ်ထိုထို၊ ဉာဒ်ဟိုသည်...၊ နှင်လိုလူမိုက် သွားလမ်းတည်း။

ကိုယ့်ကိုယ်ကိုသာ အားကိုးရမည်

အတ္တာ ဟို အတ္တာနော နာထော၊
ကော ဟို နာထော ပရော သီယာ။

အတ္တနာ ဟို သုဒေသနှုန်း၊
နာထံ လဘတိ ခုလွှား။

အတ္တာ ဟို = မိမိသည်သာလျှင်၊ အတ္တာနော = မိမိ၏၊
နာထော=ကိုးကွဲယ် အားထားရှာပေတည်း။

ပရော = မိမိမှဘပါးသော၊ ကော = အဘယ်သူသည်၊
နာထော = ကိုးကွဲယ်ရာသည်၊ သီယာ = ဖြစ်နိုင်ပါအုံနည်း။
အတ္တနာ ဟို = မိမိသည်သာလျှင်၊ သုဒေသနှုန်း = ကောင်းစွာ
ယဉ်ကျေးသပြင့်၊ ခုလွှား = ရနိုင်ခဲ့သော၊ နာထံ=ကိုးကွဲယ်
ရာကို၊ လဘတိ=ရနိုင်ပေ၏။

